

ဘယ်တော့မှ ဖြစ်မလာတဲ့ ငြိမ်းချမ်းရေး

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းနယ်မြေများတွင် တပ်မတော်မှ စနစ်တကျ ချိုးဖောက်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ

၂၀၁၆ ခုနှစ် ဧပြီလ မှ ၂၀၁၉ ဒီဇင်ဘာလ

တအာင်းအမျိုးသမီးအဖွဲ့အစည်း



ဘယ်တော့မှ ဖြစ်မလာတဲ့ ငြိမ်းချမ်းရေး

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းနယ်မြေများတွင် တပ်မတော်မှ စနစ်တကျ ချိုးဖောက်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ

၂၀၁၆ ခုနှစ် ဧပြီလ မှ ၂၀၁၉ ဒီဇင်ဘာလ



တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

ကျေးဇူးတင်လွှာ

ဤအစီရင်ခံစာအတွက် ပြောဆိုချက်များ နှင့် အထောက်အထားများ၊ အတွေ့အကြုံ အဖြစ်အပျက်များကို ပြန်လည်ဝေမျှပေးခြင်းနှင့် ကျူးလွန်ခံရသူများနှင့် ပြည်သူလူထုမှ မိမိတို့ အနေဖြင့် အချိန်များနှင့် ခွန်အားများကို စိုက်ထုတ်ပေးခြင်းတို့အတွက် အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။

“ဘယ်တော့မှ ဖြစ်မလာတဲ့ ငြိမ်းချမ်းရေး” အစီရင်ခံစာ ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်း အစီရင်ခံစာအတွက် မြေပုံရေးဆွဲပေးသော မိတ်ဆွေများ၊ စာစီဒီဇိုင်း လုပ်ဆောင်ပေးသော မိတ်ဆွေများနှင့် မိမိတို့အား အခြေခံလူထု နယ်မြေများကို ရောက်ရှိရန် ကူညီပေးပြီး ဤအစီရင်ခံစာအတွက် တန်ဖိုးမဖြတ်နိုင်သော အချက်အလက်များကို ရယူနိုင်ရန် သဘောထားကြီးစွာ အကူအညီပေးခဲ့သော တအာင်းပြည်သူ တစ်ရပ်လုံး အပါအဝင် မိမိတို့အား ကူညီပေးကြသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအားလုံးကိုလည်း အထူးကျေးဇူးတင်အပ်ပါသည်။

ဓါတ်ပုံ - (TWO)



မာတိကာ

အကျဉ်းချုပ်	၅
နည်းလမ်း	၁၀
နောက်ခံသမိုင်းကြောင်း	၁၁
၂၀၁၆ ဧပြီ မှ ၂၀၁၉ ဇွန်လအထိ တအာင်းနယ်မြေတွင် တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း	၁၆
မြေပုံ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ချိုးဖောက်မှု အမျိုးအစား အလိုက်ပြပုံ	
၂၀၁၆ ဧပြီမှ ၂၀၁၉ ဇွန်လ	၁၇
နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းများ	၁၈
ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် ပျောက်ဆုံးခြင်း	၁၉
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု	၂၀
အမြောက်ဖြင့်ပစ်ခတ်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ မြေမြုပ်မိုင်းများ	၂၁
အမေ့ ပေါ်တာဆွဲခြင်း	၂၇
လုယက်ခြင်း၊ အရပ်သား ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၊	၂၈
နိဂုံးချုပ်နှင့် အကြံပြုချက်များ	၂၉
ကိုးကားချက်များ	၃၁
နောက်ဆက်တွဲ	
TWO မှ မှတ်တမ်း ပြုစုထားသော တပ်မတော်နှင့် အရံလက်နက်ကိုင် အုပ်စုများ၏ ချိုးဖောက်မှုစာရင်း	၃၃
ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်းနယ်မြေများတွင် လှုပ်ရှားနေသော အစိုးရ ကျောထောက်နောက်ခံပြုထားသော ပြည်သူ့စစ်အဖွဲ့စာရင်း	၅၆



အကျဉ်းချုပ်

မြန်မာနိုင်ငံ၏ ရှည်လျားသော ပြည်တွင်းစစ်တော်လှန်ရေးတွင် ပဋိပက္ခနယ်မြေများ အတွင်း နေထိုင်ကြသော တအာင်းပြည်သူများနှင့် အခြားတိုင်းရင်းသားလူမျိုးစု ပြည်သူ များမှာ အဓိကအားဖြင့် မြန်မာတပ်မတော်မှကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ခံကြရသည်။

၂၀၁၁ ခုနှစ် မတ်လ မှ ၂၀၁၆ ခုနှစ် မတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း တလျှောက်ရှိ တအာင်းလူထုအသိုင်းအဝိုင်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို မှတ်တမ်းတင် ထားသည့် “နိပ်စက်ညှဉ်းပမ်းရန် လေ့ကျင့်ထားသူများ” အစီရင်ခံစာ ကို TWO မှ ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ တပ်မတော်က တအာင်းနယ်မြေတွင် လူ့အခွင့်အရေးချိုးဖောက် မှုများကို ကာလကြာမြင့်စွာကပင် ကျူးလွန်ခဲ့သော်လည်း ယင်းသည် TWO မှ ပထမဆုံး အကြိမ်အဖြစ် ဖြစ်ရပ်များကို စုဆောင်းမှတ်တမ်းတင်ပြီး အစီရင်ခံစာအဖြစ် ထုတ်ပြန်နိုင် ခဲ့ခြင်းဖြစ်သည်။

TWO သည် အစီရင်ခံစာကို ရန်ကုန်မြို့တွင် စတင်ဖြန့်ဝေရန် ရည်ရွယ်ထားခဲ့သော် လည်း အာဏာပိုင်များမှ အခမ်းအနားကို (၃)ကြိမ်တိုင်တိုင် ပိတ်ပင်ခဲ့သည်။ ကြေညာ ချက်နှင့် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် TWO မှ မိမိတို့၏ ဝက်ဘ်ဆိုဒ်နှင့် ဖေ့ဘွတ် စာမျက်နှာများမှ တဆင့် အွန်လိုင်းတွင် “နိပ်စက်ညှဉ်းပမ်းရန် လေ့ကျင့်ထားသူများ” ကို ဖြန့်ဝေခဲ့သည်။

အစီရင်ခံစာတွင် တအာင်းနယ်မြေများတွင် ကွင်းဆင်းလုပ်သားများ ကောက်ယူထား သော နိပ်စက်ညှဉ်းပမ်းမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ အမွေပေါ်တာဆွဲခြင်း၊ တရားမဲ့ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် ပစ္စည်းဥစ္စာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းတို့နှင့် ပတ်သက်၍ ရာနှင့်ချီသည့် ဖြစ်ရပ်များကို အသေးစိတ်ဖော်ပြထားသည်။ ယင်းတွင် လက်ရှိလုပ်ဆောင်နေသော ငြိမ်းချမ်းရေး

လုပ်ငန်းစဉ်ရှိနေသော်လည်း တပ်မတော်၏ မကြာသေးမီနှစ်များအတွင်း ကျူးကျော် တိုက်ခိုက်မှုများ အစဉ်တစိုက် ရှိခဲ့ကြောင်း၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပါအဝင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များအပေါ် ကြီးမား သောထိုးစစ်ကြီးများကြောင့် တအာင်းရွာသား ၁၄,၀၀၀ကျော် အိုးအိမ်စွန့်ခွာ စေခဲ့သည် ကိုလည်း မှတ်တမ်းတင်ထားသည်။

“နိပ်စက်ညှဉ်းပမ်းရန် လေ့ကျင့်ထားသူများ” သည် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံအပေါ် လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေ ရေးမစ်ရှင် (2018) ၏ အသေးစိတ် တွေ့ရှိချက်များ အစီရင်ခံစာတွင် ညွှန်းဆိုထားပြီး တပ်မတော်၏ လက်တွင်းတွင် ဆက်လက် ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက် မှုများအတွက် တာဝန်ခံရန် မြန်မာအစိုးရကို ကုလသမဂ္ဂ မစ်ရှင်၏ တောင်းဆိုမှုကို ဖြစ်စေရန် အားကောင်းသော အထောက်အထား တစ်ရပ်အနေဖြင့်လည်း အားဖြည့် ပေးခဲ့သည်။ အစိုးရနှင့် တပ်မတော်တို့က ထိုတောင်းဆိုမှုများကို ဆက်လက် လစ်လျူရှု ထားပြီး တအာင်းလူထု အသိုင်းအဝိုင်းများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေသည့်အတွက် TWOသည် မိမိတို့၏ မှတ်တမ်းရယူခြင်း အလုပ်ကို ဆက်လုပ်ရန်နှင့် ထပ်မံဖြစ် ပွားသော ချိုးဖောက်မှုများအပေါ် နောက်ဆက်တွဲအနေဖြင့် အကျဉ်းချုံး ဖော်ပြရန်ဆုံးဖြတ် ခဲ့သည်။

၂၀၁၆ နှင့် ၂၀၁၉ ခုနှစ်များအတွင်း အခြေအနေမှာ မတည်မငြိမ်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ပြသခဲ့သည့် အလားအလာကောင်းသော လက္ခဏာများမှာ နောက်တစ်နှစ် တွင် ၂၀၁၉ ခုနှစ် တလျှောက်လုံး တပ်မတော်မှ တဖက်သတ် အပစ်ရပ်ကြေညာထား ခဲ့သော်လည်း ထိုးစစ်အရှိန် မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတလွှား ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကို ထိရောက်စွာ အဆုံးမသတ်နိုင်ခဲ့ပေ။ အမျိုးမျိုးသော အတား

အဆီးများက ငြိမ်းချမ်းရေးကို နှောင့်နှေးစေခဲ့သည်။ ယင်းတို့ထဲတွင် NCA လက်မှတ် ထိုးမထား သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှ ဘေးဖယ်ထုတ်ပေးခဲ့သည့် တပ်မတော်က အသုံးပြုသော ဖယ်ထုတ်ခြင်း နည်းဗျူဟာနှင့် ဆယ်စုနှစ်ပေါင်းများစွာ အတုအယောင် ကတိကဝတ်များကြောင့် ဖြစ်ပေါ်လာသော ယုံကြည်မှု နည်းပါးခြင်း များလည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် မြင်ကွင်းမှာ ရှမ်းပြည်နယ် တစ်ခုတည်းတွင်သာ မဟုတ်သည်မှာ သေချာပါသည်။ TWO သည် အမျိုးသမီးအရေး လှုပ်ရှားမှုလုပ်နေသည့် အခြားအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်တွင် သာမက ရခိုင်ပြည်နယ်များတွင် တပ်မတော်၏ ချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချရန် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထိုနေရာများမှာ ၂၀၁၇ ခုနှစ်တွင် အခြေအနေများစတင် ယိုယွင်းပျက်ဆီးလာခဲ့ပြီး ပြည်သူများမှာ ၎င်းတို့၏နေအိမ်များသို့ ပြန်ရန် အန္တရာယ် ကြီးမားလွန်းနေဆဲဖြစ်သည်။


မြန်မာနိုင်ငံတွင် တည်ရှိနေသော ပြစ်မှု ကျူးလွန်သူများကို အပြစ်ပေး အရေးယူမှု မရှိသည့် ယဉ်ကျေးမှုကို စိန်ခေါ်ရမည်။ မိမိတို့၏နောက်ဆက်တွဲ အစီရင်ခံစာဖြစ်သော "ဘယ်တော့မှ ဖြစ်မလာတဲ့ ငြိမ်းချမ်းရေး" သည် တစ်နေ့တွင် တရားမျှတမှုကို ရရှိပြီး အကြမ်းဖက်မှုများ အဆုံးသတ်သွားလိမ့်မည်ဟု မျှော်လင့်လျက် တအာင်းလူထု အသိုင်းအဝိုင်းများ ရင်ဆိုင်နေရဆဲ ချိုးဖောက်မှုများကို မီးမောင်းထိုးပြရန် ရည်ရွယ်သည်။

မိမိတို့ အဖွဲ့များသည် ရှမ်းပြည်နယ်ရှိ တအာင်းနယ်မြေ အနံ့အပြားမှ ဖြစ်ရပ်များကို စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် လုပ်ဆောင်ခဲ့သည်။ အောက်ဖော်ပြပါ ဇယားတွင် မိမိတို့၏ ကွင်းဆင်း သုတေသနလုပ်သားများမှ အစီရင်ခံစာသည့် အများဆုံး မှတ်တမ်း တင်ခဲ့ရသည့် ရာဇဝတ်မှုများကို အကျဉ်းချုံးဖော်ပြထားသည်။

ချိုးဖောက်မှုအမျိုးအစား	ဖြစ်ရပ် အရေအတွက်	ကျူးလွန်ခံရသူ/ ရှင်သန်လွတ်မြောက် သူအရပ်သာအရေအတွက်
တရားမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပမ်းခြင်းနှင့် ပျောက်ဆုံးခြင်း	၆၆	၂၀၄
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု	၆	၁၀
လက်နက်ကြီးဖြင့် ပစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခြင်း၊ မြေမြုပ်ခိုင်းများ	၅၄	၁၃၂
အဓမ္မ ပေါ်တာဆွဲခြင်း/ လူသားဒိုင်းအဖြစ် သုံးခြင်း	၇	၃၇
လုယက်ခြင်း၊ ပစ္စည်းဥစ္စာများ ဖျက်ဆီးခြင်း	၁၂	၄၅
စုစုပေါင်း	၁၄၅	၄၁၇


၂၀၁၆ နှင့် ၂၀၁၉ ခုနှစ်များအကြား ဖြစ်ရပ်များ၏ ၄၆% နှင့် ကျူးလွန်ခံရသူ/ရှင်သန် လွတ်မြောက်သူများ၏ ၄၉% တို့မှာ တရားမဲ့ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပမ်းခြင်းနှင့် ပျောက်ဆုံးခြင်းတို့နှင့် သက်ဆိုင်သည်။ မိမိတို့ ကွင်းဆင်းလုပ်သားများမှ မှတ်တမ်း တင်လာသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ရပ်အရေအတွက်မှာ နည်းပါးသော် လည်း ယင်းအချက်အလက်သည် အမှန်တကယ်ဖြစ်ပွားသော ချိုးဖောက်ထိုးနှက် မှုများ၏ အစိတ်အပိုင်းတစ်ခုမျှသာ ကိုယ်စားပြုပုံရသည်။ ရှင်သန်လွတ်မြောက်သူ များအပေါ် မှားယွင်းသော စွပ်စွဲသတ်မှတ်ချက်များကြောင့် တိုင်ကြားမှု နည်းပါးခြင်း အပါအဝင် အမျိုးမျိုးသော စိန်ခေါ်မှုများကြောင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အရေအတွက်ရရှိရန် ခက်ခဲကြောင်း သုတေသနမှ ပြသနေသည်။

ချိုးဖောက်မှုများ၏ တစ်နှစ်ပြီးတစ်နှစ် ဖြစ်ပေါ်ပြောင်းလဲမှုသည် အောက်ပါရုပ်ပုံတွင် ဖော်ပြ ထားသည့်အတိုင်း စိုးရိမ်ဖွယ်ဖြစ်ပေသည်။



၂၀၁၈ ခုနှစ်တွင် လျော့နည်းသွားပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်တွင် ဖြစ်ရပ်များနှင့် ကျူးလွန်ခံရသူများ/ ရှင်သန် လွတ်မြောက်သူများ နှစ်ရပ်စလုံးတွင် ရုတ်တရက်မြင့် တက်သွားခြင်းသည် ဤကာလအတွင်း မှတ်တမ်းတင်ထားခဲ့သည့် အဆိုးရွားဆုံး ထိုးစစ်များကို ကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။ သိသာထင်ရှားဆုံး မြင့်တက်မှုကို အရပ်သားများအပေါ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို ပစ်မှတ်ထား ပစ်ခတ်ခြင်း သို့မဟုတ် အရပ်သားနယ်မြေများတွင် မြေမြှုပ်ခိုင်းများ ထောင်ခြင်းတို့ တွေ့ရသည်။ ဤအစီရင်ခံစာ လွှမ်းခြုံမှုရှိသည့် သုံးနှစ်ခွဲကာလအတွင်း မှတ်တမ်းတင်ခဲ့ သည့် ထိုကဲ့သို့ ဖြစ်ရပ် စုစုပေါင်း ၅၄ ခုတွင် ဖြစ်ရပ် ၃၇ ခု သို့မဟုတ် ၆၉% မှာ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်ကျူးလွန်မှုများသည် အိမ်များ၊

ဈေးနေရာများနှင့် လွှတ်ခင်းများ တွင် ဖြစ်ပွားခဲ့ပြီး မွေးကင်းစများနှင့် ကလေးများ သာမက အရပ်သားလူကြီးများပါ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ ရှိခဲ့သည်။



တပ်မတော် စခန်းများ ကျေးရွာများနှင့် လွှတ်ခင်းများအနီး နေရာချထားခြင်းသည် ၎င်းတို့အတွက် ထိခိုက်ဒဏ်ရာရမှုများအပေါ် တာဝန်ခံမှု မရှိချိန်တွင် အရပ်သားများအား ကြီးမားသော ဘေးအန္တရာယ်ကို တွေ့ကြုံစေသည်။

တပ်မတော်နှင့် ယင်း၏ လှုပ်ရှားမှုများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အောက်တွင် ဥပဒေအရလုပ်နိုင်စွမ်းရှိသည့် အချက်အဖြစ် အရပ်သားအစိုးရ ကြီးကြပ်မှု ပြင်ပတွင် ရှိနေဆဲ ဖြစ်သည့်အပေါ် TWO သည် အလွန်ပင်စိုးရိမ်ဆဲ ဖြစ်သည်။ တိုင်းရင်းသား နယ်မြေများတွင် ဆက်လက်ရှိနေသည့် ထိုးစစ်များမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြောင်ပြောင်တင်းတင်း ဂရုမစိုက်သည်ကို ပြနေသည်သာမက နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကိုလည်း ဆန့်ကျင်လျက်ရှိသည်။ လက်ရှိ အစိုးရ၏

အရပ်ဘက်နှင့် စစ်ဘက်နိုင်ငံရေး အာဏာခွဲဝေမှု နည်းလမ်းသည် ဆက်လက်တည်ရှိနေသည့် ဤပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူမှုမှ ကင်းလွတ်ခြင်းကို ဆက်လက်ရှိနေ နိုင်စေသည်။ TWO သည် ယခုထက်တိုင် လိုအပ်နေဆဲဖြစ်သော ၂၀၁၆ ခုနှစ်က မိမိတို့၏ “နှိပ်စက် ညှဉ်းပမ်းရန် လေ့ကျင့်ထားသူများ” အစီရင်ခံစာတွင် ဖော်ပြခဲ့သော တောင်းဆိုချက်များကို ဖြည့်စွက်လျက် ထပ်မံတောင်းဆို လိုက်ပါသည်။

NLD ဦးဆောင်သော ဒါရိုက်တာချုပ် တောင်းဆိုချက်များ

- တိုင်းရင်းသား နယ်မြေများမှ တပ်မတော် တပ်ဖွဲ့များ ချက်ချင်းဆုတ်ခွာရန်နှင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်နိုင်ရန် တိုင်းရင်းသားနယ်မြေများရှိ ထိုးစစ်များကို ရပ်တန့်ရန်အတွက် အမိန့်ပေးရန်။
- တပ်မတော်အား ရှုတ်ချ၍ အောက်ပါတို့ကို ချက်ချင်း ရပ်တန့်ရန် အမိန့်ပေးရန်။ အရပ်သားများအား ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ၊ မြေမြုပ်မိုင်း အသုံးပြုခြင်း၊ လက်နက်ကြီး ပစ်ခတ်မှု၊ သို့မဟုတ် အမြောက်ဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများအား နှိပ်စက်ညှဉ်းပမ်းခြင်း (အရပ်သားများကို လူသားခိုင်းအဖြစ် အသုံးပြုခြင်းအပါအဝင်)နှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအားလုံး၊ ထို့ပြင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ရန်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများအားလုံး အပေါ် တာဝန်ယူမှု တာဝန်ခံမှုကို အာမခံလျက် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ နှင့် ရှင်သန် လွတ်မြောက်လာခဲ့သူများအတွက် တရားမျှတမှု ပေးရန် ရည်ရွယ်ထားသည့် လုပ်ငန်းစဉ်များ အားလုံး တွင် ပူးပေါင်းဆောင်ရွက်ရန်။

- လူသားချင်းစာနာမှု အကူအညီပေးနေသော အေဂျင်စီများနှင့် ဒေသခံ အဖွဲ့အစည်းများအား ပဋိပက္ခနယ်မြေများတွင် ပြည်တွင် ရွှေ့ပြောင်းဒုက္ခသည် များအား လွတ်လပ် စွာသွားရောက်ပြီး ကူညီထောက်ပံ့နိုင်ရန်အတွက် အာမခံ ချက်ပေးရန် နှင့် ဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်လာနိုင်ရေးအတွက် တိုင်းရင်းသား နယ်မြေများတွင် မြေမြုပ်မိုင်းများ နှင့် စစ်အခြေစိုက် စခန်းများကို ရှင်းလင်းမှုများ လုပ်ဆောင်ရန်နှင့် ပဋိပက္ခ သက်ရောက်ခံရသော တိုင်းရင်းသား လူထုအသိုင်းအဝိုင်းများသို့ထိရောက်ပြီးလုံလောက်သော လူသားချင်းစာနာမှု အထောက်အကူများ တိုက်ရိုက် ပေးအပ်ရန်နှင့် ထိရောက် သော ဖြန့်ဝေမှုအတွက် ဒေသခံလူထုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်။
- နိုင်ငံတစ်ဝှမ်းလုံးတွင် အားလုံးပါဝင်သော အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း လုပ်ဆောင်ခွင့်လွှဲအပ်ရန်နှင့် ဘက်မလိုက်ပဲ ဘက်ပေါင်းစုံကြည့်ရှုသည့်အဖွဲ့ အဖြစ် လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် အဓိပ္ပာယ်ရှိသော အပြုသဘော ဆောင်သော ငြိမ်းချမ်းရေးကို မြှင့်တင်လျက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ/EAOs များ အားလုံး ပါဝင်နိုင်သည် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲ ပါဝင်သည့် အားလုံးပါဝင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အသစ်ကို စတင်ရန်။
- အရပ်သားများအား ကာကွယ်ရန်နှင့် တရားမျှတမှု ရရှိနိုင်မှုကို အာမခံရန် ဂျီနီဗာသဘောတူညီချက် နှင့် ထပ်ဆောင်း သဘောတူညီချက်များ အပါအဝင် နိုင်ငံတကာ စာချုပ်များနှင့် သဘောတူစာချုပ်များတွင် ၎င်းတို့၏ ပြဌာန်းထား သည့်အတိုင်း ပြုမူလုပ်ဆောင်ရန်။
- ငြိမ်းချမ်းသော ဒီမိုကရေစီ ထုတ်ဖော်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ် ထားသော ၂၀၁၃ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(က)နှင့် တိုင်းရင်းသားလူထု အသိုင်းအဝိုင်း၏ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် လူ့အခွင့်အရေးများကို

ခြိမ်းခြောက်နေသော မတရားအသင်း အက်ဥပဒေ နှင့် နိုင်ငံရေး လွတ်လပ်ခွင့် များနှင့် လူ့အခွင့်အရေးများကို ငြင်းပယ်ရန် ချမှတ်ထားသော ဥပဒေများတွင် သတင်းထောက်များအပါအဝင် အရပ်သားများအားပစ်မှတ်ထားခြင်းကိုမည်သည့် အခြေအနေနှင့်မျှ မသက်ဆိုင်စေပဲ ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးခံထား သူများ နှင့် ထိန်းသိမ်းခံထားရသော အရပ်သားများအားလုံးကို လွှတ်ပေးရန်။

- ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီတွင် လူထုအသိုင်းအဝိုင်းများ အားလုံးနှင့်အတူ ရပ်တည်လျက် အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် မညီမျှမှုများအပေါ်ဆန့်ကျင် ပြောဆိုမှုပြု ခြင်းဖြင့် မြန်မာပြည်သူများအားလုံး၏ အခွင့်အရေးကို လေးစားမှု ပြသရန်။
- အရပ်သားများ ကာကွယ်မှုအတွက် လမ်းကြောင်းများအားလုံးကို အာမခံချက် ရှိစေရန်၊ တရားမျှတမှုအား ပေးဝေမှုကို လုပ်ဆောင်နိုင်ရန် စနစ်တကျ လူ့အခွင့် အရေး ချိုးဖောက်မှုများကို တာဝန်ခံမှု ရယူရန်နှင့် ကျူးလွန်ခံရသူ များနှင့် ရှင်သန် လွတ်မြောက်လာသူများအတွက် တရားမျှတမှုနှင့်အမှန်တရားကို လုပ်ဆောင်ရင်း လူသားချင်းစာနာ ထောက်ထားမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သက်ဆိုင် သောနိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများနှင့် မစ်ရှင်များကို ပံ့ပိုးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရန်။
- စစ်ပွဲမှ အကျိုးအမြတ်များကို ခံစားခွင့်မရှိစေရန်အတွက် စစ်တပ်အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများ နှင့် ခရိုနီများအား ပိုမိုကြီးမားသော ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန်။
- ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ပေါ်ထွန်းလာပြီး တိုင်းရင်းသား ပြည်သူ များကို ၎င်းတို့၏ မြေယာများနှင့် သယံဇာတများအပေါ် ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှု ရသည့်အထိ တိုင်းရင်းသား နယ်မြေများရှိ ဧရာမ အခြေခံ အဆောက် အအုံနှင့် သယံဇာတ ထုတ်လုပ်ရေး စီမံကိန်းများကို ရပ်ဆိုင်းထားရန်။

နိုင်ငံတကာအပိုင်အစိုင်အခဲ၊ တောင်းဆိုချက်များ

- အထက်ပါ အကြံပြုချက်များကို ပံ့ပိုးရန် မြန်မာအစိုးရအား အောက်ပါတို့အပါအဝင် ဖိအားပေးရန်။
 - ✓ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုနိုင်ငံတကာပံ့ပိုးမှုအပေါ်လွတ်လပ် သော ပြန်လည်သုံးသပ်မှုအတွက် လုပ်ငန်းအပ်နှံ လုပ်ကိုင်စေခြင်း။
 - ✓ အစိုးရမှ ပဋိပက္ခအတွင်း ကျူးလွန်ခံရသူများထံ လူသားချင်းစာနာမှု အကူအညီများအား ဆက်လက်ကန့်သတ်ထားနေစဉ် အတွင်းနိုင်ငံ တကာအကူအညီနှင့် ကျွမ်းကျင်မှုများကို အစိုးရမှတစ်ဆင့် ဆက်လက် စီးဆင်းနေခြင်းသည် သင့်လျော်ခြင်းသင့်မသင့်ပြန်လည်သုံးသပ်ခြင်း။
 - ✓ မြန်မာစစ်တပ်အား ပဋိပက္ခနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်စေရန်၊ တိုင်းရင်းသား နယ်မြေများမှ ဆုတ်ခွာရန်နှင့် ဒီမို ကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပိတ်ဆို့နေမှုအား ရပ်ဆိုင်းရန် အောက်ပါနည်းလမ်းများဖြင့် ဖိအားပိုမိုပေးခြင်း။ မြန်မာ နိုင်ငံကို နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းမှုအား ထောက်ခံခြင်း၊ နိုင်ငံအတွင်း တရားရုံးများတွင် တပ်မတော်အား တရားစွဲဆိုရန် အားလုံးနှင့် ဆိုင်သော တရားစီရင်ရေး (Universal Jurisdiction) ဥပဒေကို အသုံးပြုခြင်း၊ စစ်တပ်ပိုင်နှင့် ထိန်းချုပ်ထား သောကုမ္ပဏီများအပေါ်အရေးယူပိတ်ဆို့မှုများချမှတ်ခြင်း၊နိုင်ငံတကာ ကူညီပံ့ပိုးသောငွေကြေးကိုတပ်မတော်နှင့်ဆက်နွယ်သောကုမ္ပဏီများ မှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ် သုံးစွဲမှုမရှိစေရန်နှင့် သံရုံးများမှထုတ်သို့သော ကုမ္ပဏီများထံမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်

မူများအားဝယ်ယူသုံးစွဲခြင်းမပြုရန်မူဝါဒများချမှတ်ခြင်း၊စစ်သင်တန်းများနှင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ အားလုံးကို အဆုံးသတ်ခြင်းနှင့် ကမ္ဘာတဝှမ်း လက်နက်ပိတ်ဆို့မှုလုပ်ရန်ထောက်ခံခြင်းနှင့် ပိတ်ဆို့မှုဖြစ်လာသည်အထိလက်နက်ရောင်းချမှု တစ်ဘက်သတ် ပိတ်ဆို့ခြင်းများပြုလုပ်ခြင်း။

✓ ပြည်တွင်းစစ်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး တိုင်းရင်းသားပြည်သူများအား ၎င်းတို့၏ကိုယ်ပိုင် မြေယာများနှင့် သယံဇာတများ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှု ပေးထားသည့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ပေါ်ပေါက်လာသည်အထိ တိုင်းရင်းသားနယ်မြေများရှိဧရာမအခြေခံ အဆောက်အအုံနှင့် သယံဇာတတူးဖော်ထုတ်လုပ်မှု စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို ရပ်တန့်ရန်။

- မြန်မာနိုင်ငံမှ ဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအားကူညီသည့်ငွေကြေးထောက်ပံ့မှုကို အစားအစာ၊ နေထိုင်ခိုလှုံရန် အဆောက်အအုံ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးအတွက်အခြေခံ လိုအပ်ချက်များ ပြည့်မီရန်အခြေခံလျက် ငွေကြေးထောက်ပံ့မှုသည် တိုင်းရင်းသားနှင့်နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူထုအဖွဲ့အစည်းများသို့ တိုက်ရိုက် (လိုအပ်ပါက နယ်စပ်ဖြတ်ကျော်လျက်)ရောက်ရှိစေရန်ငွေကြေးထောက်ပံ့မှုကိုသိသိသာသာ တိုးမြှင့်ရန်။
- မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းရှင်းလင်းခြင်းနှင့် မြေမြှုပ်မိုင်းပညာပေး အစီအစဉ်များအတွက် ငွေကြေးထောက်ပံ့မှုကို သိသိသာသာ တိုးမြှင့်ပေးရန်။

- မြန်မာအစိုးရအား လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် စာချုပ်များအားချက်ချင်း လက်မှတ်ရေးထိုးလိုက်နာစေရန် ဖိအားပေးရန်။



နည်းလမ်းများ

TWO ၏ သတင်းမှတ်တမ်း၊ သုတေသနနှင့် ပြန်ကြားရေးဌာနမှ ၂၀၀၆ ခုနှစ်တွင် ဒေသခံ ပြည်သူ့အသိုင်းအဝိုင်းများအတွင်း အမှန်တရားနှင့် တရားမျှတမှုရှာဖွေရန် ရည်ရွယ်လျက် တအာင်းနယ်မြေများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်း တင်ရန် တည်ထောင်ခဲ့သည်။

သတင်းအချက်အလက်များကို တအာင်းနယ်မြေများရှိ ကွင်းဆင်းလုပ်သားများမှတစ်ဆင့် ကောက်ယူသည်။ ထိုလုပ်သားများက ချိုးဖောက်ကျူးလွန်မှုများ၏ ကျူးလွန်ခံရသူများ နှင့် မျက်မြင်သက်သေများဖြစ်သော လူထုအတွင်းမှ ပြည်သူများကို ၎င်းတို့၏ အတွေ့အကြုံ၊ ခံစားချက်နှင့် စိုးရိမ်မှုများအားဝေမျှနိုင်ရန် အခွင့်အလမ်းကို ဖွင့်ပေးလျက် အင်တာဗျူးမေးမြန်းခြင်းဖြင့် အချက်အလက်များ ကောက်ယူစုဆောင်းသည်။

ဤအစီရင်ခံစာသည် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TWO ၏ ကွင်းဆင်းလုပ်သားများ လက်လှမ်းမီသော အောက်ပါ မြို့နယ်နှင့် မြို့နယ်ခွဲနယ်မြေများမှ မှတ်တမ်းရယူထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုပေါင်းထားခြင်းဖြစ်သည်။ ကောက်ယူထားသည့် မြို့နယ်များမှာ နမ့်ခမ်း၊ နမ့်ဆန်၊ မိုးကုတ်၊ မိုးမိတ်၊ မူဆယ်၊ ကွတ်ခိုင်၊ တာမိုးညို၊ နမ့်တူ၊ မန်တုံနှင့် တန့်ယန်း တို့ဖြစ်သည်။

စုပေါင်းပြီးသည့်အခါ ချိုးဖောက်မှုများကို နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများ အထူးသဖြင့် ဂျနီဗာ ကွန်ဗင်းရှင်း နှင့် ဖြည့်စွက် သဘောတူညီချက်များနှင့် နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) ၏ ရောမ သဘောတူညီချက်တို့ နှင့် ဆက်စပ်လျက် TWO ဝန်ထမ်းများက ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားသည်။

နောက်ခံသမိုင်းကြောင်း

တအာင်း လူမျိုးများသည် မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသား လူမျိုးဖြစ်ပြီး လူဦးရေ တစ်သန်း ကျော်ရှိသည်။ တအာင်းလူမျိုး အများစုသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်ကြပြီး အချို့မှာ ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် တောင်ပိုင်းတွင် နေထိုင်ကြသည်။ တအာင်းလူမျိုးများသည် ရိုးရာအစဉ်အလာအရ တောင်ပေါ်သားများဖြစ်ပြီး အတိတ် အချိန်က ကိုယ်ပိုင်အုပ်ချုပ်မှု၊ လွတ်နှင့် စပါး စိုက်ပျိုးခြင်းအပေါ် အဓိက အခြေခံလျက် ကိုယ်ပိုင် ဖူလုံလောက်ငှသော စီးပွားရေးနှင့် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။

တအာင်းတို့၏ ရိုးရာ အစဉ်အလာ မြေယာများသည် ကျောက်မျက်ရတနာများ ငွေ၊ သွပ်၊ ရွှေနှင့် အလူမီနီယံစသော ဓါတ်သတ္တုများ ကြွယ်ဝသည်။ ဆယ်စုနှစ်များစွာ အာဏာရှင်စနစ်နှင့် မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် ထိုကြွယ်ဝသော သယံဇာတ အများစုမှာ မြန်မာစစ်တပ်နှင့် ခရိုနီများ၏ သိမ်းဆည်းခြင်းကို ခံခဲ့ကြရသည်။ လွတ်လပ်ငန်းကို လက်ဝါးကြီးအုပ်လုပ်ကိုင်မှုကြောင့် လွတ်ဈေးနှုန်းများ ထိုးကျသွားပြီး တအာင်းလူမျိုးတို့၏ အစဉ်အလာ လွတ် စီးပွားရေး လုပ်ငန်းကို ပျက်စီးစေကာ စားဝတ်နေရေးလုပ်ငန်းများ ဆုံးရှုံးခဲ့ရသည်။

နှစ်ပေါင်းများစွာပင် တအာင်းလယ်သမားများသည် ဘေးအန္တရာယ်များသော ရွေးချယ် စရာလုပ်ငန်းများဖြစ်သည့် ဘိန်းစိုက်ပျိုးခြင်း သို့မဟုတ် အလုပ်လုပ်ရန် ရွှေပြောင်းခြင်း တို့ကို လုပ်ဆောင်လာခဲ့ကြသည်။ TWO ၏ (၂၀၀၆ မှ ၂၀၁၁ အတွင်း) ထုတ်ပြီး ခဲ့သောအစီရင်ခံစာများသည် တအာင်းလူထု အသိုင်းအဝိုင်းများအကြား ဘိန်းစွဲမှု၏ ကြီးမားသော သက်ရောက်မှုကို သာမက တအာင်း အမျိုးသမီးများနှင့် မိန်းကလေးများ အပေါ် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ကြီးထွားလာခြင်း (၂၀၁၁) တို့ကို မှတ်တမ်းတင် ထားခဲ့သည်။ ၂၀၁၆ခုနှစ်တွင်TWOသည်ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းနယ်မြေများ တွင် တပ်မတော်မှ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ ပြင်းထန်

ဆိုးရွားမှုကို မီးမောင်းထိုးပြပေးခဲ့သည့် “နိပ်စက်ညှဉ်းပမ်းရန် လေ့ကျင့်ထားသူများ” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ လက်လက်တိုးပွားလျက်ရှိနေရာ နောက်ဆက်တွဲ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ရန် လိုအပ်လာခဲ့ပေသည်။



၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကြားတွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်သားအင်အား ၃၀၀၀ မှ ၁၂၀၀၀ အထိ တပ်မတော် တပ်ဖွဲ့များ ခန့်မှန်းခြေ လေးဆတိုးချထား လာသည်ကို TWO က မှတ်တမ်းတင်ထားသည်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် မျက်နှာချင်းဆိုင် တိုက်ပွဲများကိုလည်း တချိန်တည်းမှတ်တမ်းတင်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင်

တိုက်ပွဲပေါင်း ၂၀ မှ ၂၀၁၆ ခုနှစ် ပထမသုံးလတွင် အကြမ်းဖျင်း တိုက်ပွဲပေါင်း ၆၀ အထိ တိုးလာခဲ့သည်။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် အပြုသဘောဆောင်သော လက္ခဏာ အချို့တွေ့ခဲ့ရပြီး နောက်ပိုင်း ပဋိပက္ခသည် ပြန်မြင့်တက်လာခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကာလများကို တပ်မတော်က ကြေညာခဲ့ပြီး ၂၀၁၉ ခုနှစ်စက်တင်ဘာလအထိ လေးကြိမ်ဆက်တိုက်သက်တမ်းတိုးခဲ့သော်လည်းလက်တွေ့ တွင် အမှန်တကယ် ငြိမ်းချမ်းရေးကို မပေးနိုင်ခဲ့ဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ နောက်ဆက်တွဲ တဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာချက်များသည်လည်း အောင်မြင်မှုကို အကန့်အသတ်ဖြင့်သာ ရရှိခဲ့သည်။

က္ခန္ဓာပေါ်တွင် COVID-19 ကပ်ရောဂါ ဘေးကြုံတွေ့လာခဲ့ရချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းမှ လူထုအသိုင်းအဝိုင်းများမှာ စစ်ပဋိပက္ခနှင့် ရွှေ့လီရေကာတာနှင့် ဘော်တွင်းမိုင်း (စာမျက်နှာ ၁၃-၁၄ ရှိ မြေပုံများကြည့်ပါ) ကဲ့သို့သော စစ်တပ်က အကာအကွယ်ပေးထားသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများမှ ဘေးအန္တရာယ်များ ဆက်လက်ရှိနေခဲ့သည်။ တပ်မတော် တပ်ဖွဲ့များက မြန်မာအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ၏ လုံခြုံရေး အစိတ်အပိုင်းအဖြစ် မကြာခဏပင် တပ်စွဲထားလေ့ ရှိသည်။

ရွှေ့လီရေကာတာနှင့် ဘော်တွင်းမိုင်းနှစ်ခုစလုံးသည် ဒေသခံလူထုများအား ခြိမ်းခြောက် မှုများတိုးမြင့်လာစေသည်ဟု ဝေဖန်ခံနေကြရသည်။ အခြားသော ဒေသခံ လူထုလူမှု အဖွဲ့အစည်းများအကြားတွင် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) က တိုင်းရင်းသားဧရိယာများတွင်အဓိကစီမံကိန်းများ အားလုံးရပ်ဆိုင်းရန် တောင်းဆိုလျက် ဧရာမဖွံ့ဖြိုးရေး စီမံကိန်းများ၊ ပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြားမှ ဆက်နွယ်မှုကို အာရုံစိုက်မှုရအောင် စွဲဆောင်ပြီးနောက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ

တွင် ဘားမားကမ်းပိုင်းယူကေ အဖွဲ့က ပြင်သစ်စွမ်းအင် ကုမ္ပဏီ EDF ကို ရွေ့လီ ၃ ရေကာတာ စီမံကိန်းတွင် ပါဝင်ပတ်သက်မှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

ရွေ့လီ ၃ ရေကာတာစီမံကိန်းမှာ နမ္မတူ နယ်ခြားအနီး မိုးမိတ် မြို့နယ်အတွင်း တည်ရှိပြီး သမိုင်းကြောင်းအရ TNLA၊ KIA နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့ ထိန်းချုပ်ထားခဲ့သော နယ်မြေများတွင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရေကာတာတည်ဆောက်ရေး ပြင်ဆင်မှုများစတင်သည့်အခါ တပ်မတော် တပ်ရင်းများ (၂၂၃ နှင့် ၃၄၈) တို့ ဝင်ရောက်လာခြင်းကြောင့် ရာနှင့်ချီသော ဒေသခံ ပြည်သူများ နေအိမ်များမှ စွန့်ခွာ ထွက်ပြေး ခဲ့ရသည်။ TSYU ၏ အဆိုအရာ ထိုတပ်မတော် တပ်ရင်းများသည် TNLA နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံအရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့သည်။ (TSYU-2016)

ဤရေကာတာဟောင်းများ၏ ပြင်းထန်သော ဆိုးကျိုးများ ရှိသည့်ကြားမှပင် ရေကာတာ စီမံကိန်းသစ်များလည်း ထပ်မံပေါ်ထွက်လျက်ရှိသည်။ ၂၀၁၇ ခုနှစ်မှ စတင်၍ ဒေသခံ ၂၁၂ ဦး၏ နေရပ်ဖြစ်သော လီလုရွာကို ရေနစ်မြုပ်စေရန် ခြိမ်းခြောက်နေသော မီဂါဝပ် ၂၁၀ စီမံကိန်းဖြစ်သည့် နမ္မတူ/သီပေါ ရေကာတာ စီမံကိန်း ဆောက်လုပ်မှုကို စတင်ခဲ့သည်။ ရှေ့ပြေးအသံ အဖွဲ့၏အဆိုအရ ဆောက်လုပ်ရေး မစတင်မီတွင် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု (EIA) ကို လုပ်ဆောင်ခဲ့ခြင်းမရှိပဲ တရားဝင် အတည်ပြုချက် တစ်စုံတရာလည်း မရှိခဲ့ပေ။ နမ္မတူ/ သီပေါ ရေကာတာ စီမံကိန်းကို လုပ်ဆောင်သူမှာ မန္တလေး အခြေစိုက် နယ်ထရယ်ကားရန်အင်နဂျီ ဟိုက်ဒရိုပါဝါ ကုမ္ပဏီ လီမိတက် ဖြစ်သည်။ သူတို့တွင် ရေကာတာဆောက်လုပ်ရန် မြန်မာအစိုးရနှင့် နားလည်မှု စာချုပ်လွှာ လက်မှတ်ရေးထိုးထားခဲ့သော်လည်း ကုမ္ပဏီသည် ကာကွယ်စောင့်ရှောက်သော သစ်တောများ၊ ရေကာတာနေရာကို ရောက်ရှိရန်အတွက် လမ်းထား ဖြည့်စွက်ခြင်းနှင့် အလုပ်သမား အိမ်ရာ ဆောက်လုပ်ခြင်း မလုပ်မီတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအောက်ရှိ လိုအပ်ချက်များကို လိုက်နာရန်

ပျက်ကွက်ခဲ့သည်။ နမ္မတူမြစ် တလျှောက် နေထိုင်ကြသော ထောင်နှင့်ချီသော ဒေသခံများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စိုးရိမ်မှုများ အကြားတွင် ၎င်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ မြေယာများနှင့် စားဝတ်နေမှုဘဝများ ခြိမ်းခြောက်ခံရလျက် ဒေသခံများကသူတို့၏ ဆန့်ကျင်မှုများကိုဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ တာလုံဒေသခံများ၏ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့၏ ထုတ်ပြန်ချက်တွင် ရှိသော ဖော်ပြချက်မှာ-

"နမ္မတူ - သီပေါ ရေကာတာသည် လူဦးရေ ၂၁၂ ဦး နေထိုင်သော လီလုရွာကို ရေနစ်မြုပ်စေလိမ့်မည်။ မြစ်အောက်ပိုင်းရှိ သီပေါ ဒေသခံများမှာ ရေစီးဆင်းမှု အနှောက်အယှက်ဖြစ်မည်ကို နှင့် ရေကာတာမှ ရုတ်တရက် ရေလွှတ်ခြင်းကြောင့် ရေလွှမ်းမိုးခြင်း ဖြစ်မည်ကို ကြောက်ကြသည်။ မြစ်ထိပ်ပိုင်း ကီလိုမီတာ ၄၀ တွင်ရှိသော ဘော်တွင်း နမ္မတူ မိုင်းမှ ရေလှောင်ကန်အတွင်း ခဲကြောင့် ညစ်ညမ်းမှု ဖြစ်ပြီး အထူးသဖြင့် ကလေးများ အပေါ် ပျက်စီးစေမည့် ဆိုးကျိုးများ သက်ရောက်မည်ကိုလည်း စိုးရိမ်ကြသည်။ ဘော်တွင်းပိုင်းတွင် ရှယ်ယာ ၅၁% ပိုင်ဆိုင်ထားသော ဩစတေးလျ အခြေစိုက် မြန်မာ မက်တယ် က တစ်နှစ်လျှင် ခဲရိုင်းတန်ချိန် ၂ သန်း ထုတ်လုပ်ရန် စီစဉ်ထားပြီး ယင်းသည် ကမ္ဘာတွင် တတိယ အကြီးဆုံး ခဲရိုင်း ထုတ်လုပ်မှု ဖြစ်လာစေမည်"

ရေကာတာကြောင့် အိမ်များ ပျက်ဆီးကြမည့် လီလုရွာသားများက ၎င်းတို့၏ အိမ်များမှ ဖယ်ရှားပေးရမည်ကို ဆန့်ကျင်ကြောင်း အသံကို ထုတ်ဖော်ခဲ့ကြသည်။ အခြားသော စိုးရိမ်မှုများအကြားတွင် သူတို့အတွက် ကန့်သတ်ထားသော ရေစီးဆင်းမှု ဖြစ်သွားပြီး ခန့်မှန်းမရနိုင်သော ရေမျက်နှာပြင် အပြောင်းအလဲများနှင့် ရေကာတာ ပြိုကျပျက်စီးပါက ရေကြီးနိုင်ခြင်းများကြောင့် သီပေါမြစ်အောက်ပိုင်းရှိ ထောင်ပေါင်းများစွာသော

ရွာသားများကလည်း ဆန့်ကျင်ကြသည်။ ၂၀၁၈ ခုနှစ်မှစ၍ လွှတ်တော်အတွင်း တရားဝင်တင်ပြသည့် တိုင်ကြားချက်များ ရှိနေသော်လည်း ဤကိစ္စအပေါ် အရေးယူ ဆောင်ရွက်ရန် အစိုးရ၏ ပျက်ကွက်နေမှုသည် တိုင်းရင်းသား နယ်မြေများတွင်ရှိသော ရေကာတာတည်ဆောက်မှုများအားလုံးနှင့် အခြား ဧရာမ အခြေခံ အဆောက်အအုံနှင့် သယံဇာတ တူးဖော်ထုတ်လုပ်ရေး စီမံကိန်းများကို ၎င်းတို့၏ ကိုယ်ပိုင် မြေယာများနှင့် သယံဇာတများအပေါ် တိုင်းရင်းသား ပြည်သူများအား ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှုများ ပေးထားသည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ဖြစ်ပေါ်လာ သည်အထိ ရပ်ဆိုင်းထားရန် အရေးတကြီးလိုအပ်နေသည်ကို မီးမောင်းထိုးပြသနေ ပေသည်။

အလားတူပင် နမ္မတူ မြို့နယ်ရှိ ဩစတေးလျ အခြေစိုက် မြန်မာ မက်တယ် (၅၁%) နှင့် ပြည်တွင်း ကုမ္ပဏီများ ဖြစ်သော ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်း နှင့် အရှေ့အာရှ ပါဝါ (၂၄.၅% စီ) ပါဝင်သော ဖက်စပ်လုပ်ငန်း၏ ဘော်တွင်း ခဲ-ငွေ သတ္တုတွင်း စီမံကိန်းမှာ ဒေသခံအရပ်သား ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွဲခြင်းနှင့် ဆက်လက်ဖြစ်ပွားနေ သော ပဋိပက္ခကို ဖြေရှင်းရန် မအောင်မြင်ခြင်းတို့အတွက် ဝေဖန်မှု၏ ဗဟိုချက်မကဲ့သို့ ဖြစ်ရသည်။ ၂၀၁၉ ခုနှစ်တွင် စီမံကိန်းသည် ကမ္ဘာ့အကြီးဆုံး ခဲသတ္တု ပင်မတူးဖော်ရေး အရင်းအမြစ်နှင့် နဝမ အကြီးဆုံး ငွေ အရင်းအမြစ်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများသည် စီမံကိန်း၏ အကျိုးအမြတ်ဖြစ်ထွန်းမည့် အလားအလာ များကြောင့် ဒေသခံလူထုများအပေါ် သတ္တုတွင်း၏ ပြင်းထန်သော ဆိုးကျိုးများကို လစ်လျူရှုမည့် လက္ခဏာများ ပြသလာသည်။ မှတ်သားသင့်သည်မှာ ဝင်းမြင့်မိုရ် စက်မှုလုပ်ငန်းများသည် အေးရှားဝေါလ် ကုမ္ပဏီ၏ လက်ခွဲဖြစ်ကြောင်း (တရားဝင် မှတ်တမ်းများတွင် ကုမ္ပဏီပိုင်ရှင်များမှာ လှမြင့်မြန်မာနှင့် အေးအေးအောင် ဟု အမည်ပေး ထားသော်လည်း) အစီရင်ခံချက်များ ရှိသည်။ အေးရှားဝေါလ် ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက ၁၉၇၀ ခုနှစ်များတွင် "ဘိန်းဖြူဘုရင်" တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည့် ကိုးကန့်တရုတ် စီးပွားရေး သမား လော်ဆစ်ဟန်က တည်ထောင်ခဲ့


ခြင်းဖြစ်သည်။ ယခုအခါ အေးရှားဝေါလ်သည် ဩစတေးလျ-တရုတ်ကျောထောက် နောက်ခံပြု ကော်နာစတုန်းအရင်းအမြစ်များ (မြန်မာ)လီမိတက် (CRML) တွင် ရှယ်ရာ ရာနှုန်းပိုင်ဆိုင်မှု၏ ၆၀% ကို ပိုင်ဆိုင်ထားပြီး လားရှိုးနှင့် သန့်စင်စက်ရုံနှင့် လောက်ကိုင် ဇင့်သတ္တုတွင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ဤစီမံကိန်းများသည် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ ခရိုနီဝါဒ၊ ပဋိပက္ခတို့နှင့် ဆက်နွယ် နေရုံသာမကပဲ ဆယ်စုနှစ်များစွာ ဘော်တွင်း သတ္တုတွင်းမှာ ထုတ်လုပ်လိုက်သော အဆိပ်အတောက်များသည် ဒေသခံအလုပ်သမားများနှင့် လူထုများအပေါ် ပြင်းထန် သော ကျန်းမာရေး သက်ရောက်မှုများ ဖြစ်စေကြောင်း အစီရင်ခံချက်များ ရှိသည်။

ဤနေရာများတွင် ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ ရှိကြောင်း TWO ဝန်ထမ်းများအား သတင်းပို့မှုများ ရှိသော်လည်း ထိုကျူးလွန်ခံရသူများအတွက် မည်သည့် အရေးယူဆောင်ရွက်မှု သို့မဟုတ် တာဝန်ခံမှုများ မရှိပေ။ နမ္မတူ- မန်တို- နမ့်ခမ်း ရွှေဂက်စ် ပိုက်လိုင်းပေါ်တွင် ဖြစ်ပွားတဲ့ ပစ်ခတ်မှုများ အတွင်း တပ်မတော်က TNLA အမျိုးသမီးဆေးမှူး ခြောက်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ဥပဒေမဲ့ သတ်ဖြတ်မှုနှင့် ဖြစ်နိုင်ချေရှိသော မုဒမ်းမှုများကလည်း ဖွံ့ဖြိုးရေး စီမံကိန်းများ၊ ပဋိပက္ခနှင့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို မီးမောင်းထိုးပြနေသည်။ တပ်မတော်က တအာင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် မျှော်မှန်းချက်များကို မှေးမှိန်သွားအောင် ကြိုးပမ်းနေသည့်နှင့် အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် နမ့်ဆန်နှင့် မန်တိုကဲ့သို့သော တအာင်း ထိန်းချုပ်နယ်မြေများ ပတ်ဝန်းကျင်တွင် အစုလိုက် အစုလိုက် ဖြစ်ပေါ်သည်။

ကွတ်ခိုင်နှင့် တာမိုးညွှန်ရှိ TNLA၊ KIA၊ SSPP-SSA၊ ကချင် ကာကွယ်ရေး တပ်မတော် (KDA ပြည်သူ့စစ်) အပါအဝင် အများအပြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိမှုသည်လည်း ထိုဧရိယာများအား တပ်မတော်က ဘုံပစ်မှတ် အဖြစ်ဖြစ်ပေါ် စေခဲ့သည်။ စာမျက်နှာ ၁၈ ရှိ မြေပုံတွင် ကြည့်ပါ။

ရွှေလီရေကာတာ တည်နေရာ မြေပုံ



တော်လှမ်းမိုင်း စီမံကိန်း မြေပုံ



တအာင်းနယ်မြေများတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို သုံးသပ်ခြင်း (၂၀၁၆ ဧပြီလ- ၂၀၁၉ ဒီဇင်ဘာလ)

TWO မှ မှတ်တမ်းတင်ခဲ့သော မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အသေးစိတ် စာရင်းများကို အစီရင်ခံစာ၏ နောက်ဆက်တွဲတွင် ပါရှိသည်။ အဓိက ချိုးဖောက်မှုအချုပ်များကို အောက်တွင် အကျဉ်းချုပ်ဖော်ပြထားသည်။

ချိုးဖောက်မှုများကို စုစုပေါင်း မြို့နယ် ၁၁ မြို့နယ်တွင် တွေ့ရှိရသည်။ ၎င်းတို့သည် နမ့်ဆန်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ မိုးမိတ်၊ လားရှိုး၊ မိုးကုတ်၊ မူဆယ်၊ သီပေါနှင့် နမ့်တူတို့ ဖြစ်ကြသည်။

အောက်ပါမြေပုံက အထက်ပါဇယားတွင် အသုံးပြုထားသော ခွဲခြမ်းစိတ်ဖြာမှုအပေါ်တွင် ချိုးဖောက်မှုများ၏ နေရာများကို ဖော်ပြထားသည်။

ဤခွဲခြမ်းစိတ်ဖြာမှုများကို အစီရင်ခံစာ၏ အောက်ပါအပိုင်းများတွင် ချိုးဖောက်မှုများ အား ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် အသုံးပြုထားသည်။

“တပ်မ” ဟူသော ဝေါဟာရမှာ ကြီးမားသော စစ်တပ် ယူနစ်များ ဖြစ်ပြီး မကြာခဏပင် တင့်ကားများ သို့မဟုတ် လက်နက်ကြီး တင်ယာဉ်များ ပူးတွဲပါရှိသည်။


“ခြေမြန်တပ်ရင်း” မှာ ပိုမိုသေးငယ်သော ယူနစ်များဖြစ်ပြီး လက်နက်ကြီးပါဝင်မှုပိုမို နည်းပါးသည်။

ဤယူနစ်များကို အစီရင်ခံစာ အတွင်းတွင် တပ်မ နှင့် “ခမရ” ဟူသော အတိုကောက် အသုံးအနှုန်းဖြင့် ညွှန်းဆိုထားသည်။

အရပ်သားအပေါ် ချိုးဖောက်ကျူးလွန်မှုများ	ဖြစ်ရပ် အရေအတွက်	ချိုးဖောက်မှုကြောင့် ခံစားရသော အရပ်သား အရေအတွက်	ရွာအရေအတွက်/ မြို့နယ် အရေအတွက်
ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ပျောက်ဆုံးခြင်း	၆၆	၂၀၄	မြို့နယ် ၁၁ မြို့နယ်၊ ကျေးရွာပေါင်း ၃၉ ရွာ
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု	၆	၁၀	မြို့နယ် ၄ မြို့နယ်၊ ကျေးရွာပေါင်း ၆ ရွာ
အမြောက်ဖြင့် ပစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခြင်း၊ မြေမြှုပ်ခိုင်း	၅၄	၁၃၂	မြို့နယ် ၇ မြို့နယ်၊ ကျေးရွာပေါင်း ၃၄ ရွာ
အမွေပေါ်တာဆွဲခြင်း၊ လူသားခိုင်းအဖြစ်အသုံး ပြုခြင်း	၇	၃၇	မြို့နယ် ၄ မြို့နယ်၊ ကျေးရွာပေါင်း ၅ ရွာ
လုယက်ခြင်း၊ ပစ္စည်းဥစ္စာဖျက်ဆီးခြင်း	၁၂	၃၄	မြို့နယ် ၄ မြို့နယ်၊ ကျေးရွာပေါင်း ၁၃ ရွာ
စုစုပေါင်း	၁၄၅	၄၁၇	မြို့နယ် ၁၂ မြို့နယ်



**ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းနယ်မြေများအတွင်းရှိ မြန်မာစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုပြ မြေပုံ
၂၀၁၆ ဧပြီလ ၂၀၁၉ ဒီဇင်ဘာလ**



နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများ

ဤအစီရင်ခံစာသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်း လူထုအသိုင်းအဝိုင်းများ အပေါ် တပ်မတော်မှ ကျူးလွန်ခဲ့ပြီး ဆက်လက်ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဤချိုးဖောက်မှုများသည် လူ့ယဉ်ကျေးမှု စံချိန်စံညွှန်းများအားလုံးကို ဆန့်ကျင်နေချိန် ဤမှတ်တမ်းတင် ထားသည့် ချိုးဖောက်မှုအများအပြားကို နိုင်ငံတကာ ဥပဒေအောက်တွင် ချိုးဖောက် မှုများအဖြစ် သတ်မှတ်နိုင်သည်။

မြန်မာအစိုးရသည် ရောမသဘောတူစာချုပ် (နိုင်ငံတကာရာဇဝတ်တရားရုံးကို တည်ထောင် ပြီးတရားစီရင်ခွင့်ကိုအာမခံချက် ပေးထားသောစာချုပ်) ၏ အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအား ချိုးဖောက် ကျူးလွန်နေသူများအတွက် ကျူးလွန်သူများအား အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ် နေခွင့်ကို အဆုံးသတ်စေရန် ၎င်းတို့၏ ကတိကဝတ်များအပေါ် အခြေခံသည့် စွပ်စွဲခံထားရသည့် ချိုးဖောက်မှုများ အားလုံးနှင့် ၂၀၀၅ ခုနှစ် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံမှ ကတိကဝတ်ပြုထားသော “နိုင်ငံတနိုင်ငံသည် ရှင်းလင်းစွာ ကာကွယ်ရန် တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိခြင်း သို့မဟုတ် ၎င်း၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိသည့်အခါ သို့မဟုတ် ယင်းကိုယ်တိုင်မှ ရာဇဝတ်မှုများ သို့မဟုတ် အစိုးရကိုယ်တိုင်က ရာဇဝတ်မှုများ သို့မဟုတ် ဆိုးရွားသော ကျူးလွန်မှု များကို ကိုယ်တိုင် ကျူးလွန်နေသောအခါ သက်ဝင်စေရမည်” ဟု ဖော်ပြထားသော “ကာကွယ်ရန် တာဝန်” (R2P) ၏ ဥပဒေများ နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိသင့်သည်။ (ICISS 2001, p 17).

သက်ဆိုင်သော ပုဒ်မ နှစ်ခုမှာ ရောမသဘောတူစာချုပ်အောက်တွင် ဖွင့်ဆိုထားသော (ပုဒ်မ ၇) လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများ နှင့် (ပုဒ်မ ၈) စစ်ရာဇဝတ်မှု များဖြစ်သည်။ နိုင်ငံတကာမဟုတ်သော ပဋိပက္ခများရှိ စစ်ရာဇဝတ်မှုများတွင် (ပုဒ်မ ၈(၂)(ဂ) နှင့် ၈(၂)(င)) အရ ဂျီနီဗာကွန်ဗင်းရှင်းအောက်တွင် အကာအကွယ်ပေး ထားသော လူပုဂ္ဂိုလ်များအပေါ် လုပ်ဆောင်မှုများကို ကတိကဝတ်ပြုထားသည့် စစ်ရာဇဝတ်မှုများတွင် လူသတ်မှု၊ မုဒိမ်းမှု၊ အကျဉ်းချထားခြင်း၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ပျောက်ဆုံးမှုများ ပါဝင်သည်။ (အရပ်သားများကို စတုတ္ထ ဂျီနီဗာအစည်းအဝေး အောက်တွင် အကာအကွယ် ပေးထားသည်)

လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများတွင် အလားတူ အမျိုးအစားများ ပါဝင်သော်လည်း ချိုးဖောက်ကျူးလွန်မှုသည် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် အရပ်သား လူထုကို စနစ်တကျဦးတည် တိုက်ခိုက်မှု ရှိရန်လိုအပ်သည်။ လူသားဖြစ်မှုကို ဆန့်ကျင် သောရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှု နှစ်မျိုးစလုံးအတွက် နမူနာများမှာ နှစ်များစွာ အတွင်း အမျိုး မျိုးသော နိုင်ငံတကာ အဖွဲ့အစည်းများက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၎င်းတို့အား ထောက်ခံသူများကို အမြစ်ဖြတ်ချေမှုန်းရန် ရည်မှန်း လုပ်ဆောင်သည့် တပ်မတော် (နှင့် ယခင် အစိုးရ) မူဝါဒများတွင် မှတ်သားထားခဲ့ပြီး ဖြစ်သည်။ “ဖြတ်လေးဖြတ်” မူဝါဒသည် အစားအစာ၊ ငွေကြေး၊ သတင်းအချက် အလက်နှင့် တပ်သားသစ် ရရှိရေးကို ကန့်သတ်ရန် ရည်ရွယ်ပြီး အရပ်သားများ ကိုလည်း သီးနှံနှင့် အစားအစာများ ဖြတ်တောက်ရန် ရည်ရွယ်ထားပြီး ယင်းကို တိုင်းရင်းသား လူထုများအား အစိတ်အပိုင်း သို့မဟုတ် တစ်စုံလုံး ဖျက်ဆီးရန် ရည်ရွယ်ချက်၏ အစိတ်အပိုင်းအဖြစ် အကောင်အထည်ဖော်လျက်ရှိနေကြောင်း ယုံကြည်ရန် အကြောင်းရင်းများ ရှိပေသည်။

ထိုရည်ရွယ်ချက်ကို သက်သေပြနိုင်ပါက ယင်း မူဝါဒသည် လူမျိုးတုန်းသတ်ဖြတ်မှု ပုဒ်မ ၆(ဂ) ကို ချိုးဖောက်ကျူးလွန်ခြင်း မြောက်ပေသည်။ မြင်သမျှ ပစ်ရန် မူဝါဒများ သည်လည်း အရပ်သားများအပေါ် သတ်ဖြတ်မှုများကို ကျူးလွန်သူများအား အပြစ်ပေး အရေးယူမှုမှ ကင်းလွတ်သည့် အခြေအနေတွင် ကျူးလွန်စေပြီး နှိပ်စက်ညှဉ်းပမ်းမှု၊ မုဒိမ်းမှု၊ ကျွန်ပြုခြင်းနှင့် အဓမ္မပျောက်ဆုံးစေခြင်းတို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေသည်။

ဤဖြစ်ရပ်များအပေါ် နှစ်ပေါင်းများစွာ TWO ၏ လုပ်ဆောင်နေဆဲ မှတ်တမ်းတင်ခြင်းမှ တအာင်းလူထုများ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသား ပြည်သူများ အပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ တိုက်ခိုက်မှုပုံစံ၏ အခိုင်အမာ အထောက်အထား ဖြည့်စွက်ပေးသည်။

ရောမသဘောတူစာချုပ်သည် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ၏ လူသိအများ ဆုံး နမူနာဖြစ်သော်လည်း ဤအစီရင်ခံစာတွင် မှတ်တမ်းတင်ထားသော တပ်မတော်၏ အပြုအမူများမှ တစ်ဆင့် ချိုးဖောက်ကျူးလွန်ခဲ့သော အရပ်သား ကာကွယ်မှုများကို ပေးထားသည့် အခြားကိရိယာများလည်း ရှိသေးသည်။ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာချုပ် (ICCPR)၊ ပုဒ်မ ၈(၃)(က) သည် အစီရင်ခံစာ၏ 'အဓမ္မပေါ်တာဆွဲခြင်း' အခန်းကဏ္ဍတွင် မှတ်တမ်းတင်ထားသော အဓမ္မ သို့မဟုတ် မလုပ်မနေရလုပ်အားကဲ့သို့ လုပ်ဆောင်မှုများမှ အကာအကွယ်ပေး ထားသည်။

ညီမျှခြင်းမြန်မာအဖွဲ့မှ ဆွေးနွေးထားသည့်အတိုင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စိတ်ပိုင်းဖြတ်မှုများတွင် ICCPR ကို အရေးပေါ် လက်မှတ်ရေးထိုး အတည်ပြုရန် လိုအပ်သည်။ (EQMM 2017)

မြန်မာနိုင်ငံသည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အများ အပြားတွင် အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေ။ သို့ရာတွင် အခြေခံလူ့အခွင့်အရေးများကို လေးစားရန်မှာ ဓလေ့ထုံးတမ်း နိုင်ငံတကာ ဥပဒေဖြစ်သဖြင့် နိုင်ငံအား လုံးလိုက်နာ ရမည်ဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ဥပဒေများကို အသိအမှတ်ပြုခြင်း သာမက လူမျိုး တုန်းသတ်ဖြတ်မှု၊ ကျွန်ပြုမှုနှင့် လူမျိုးခွဲခြားဆက်ဆံမှုများ အား တားဆီးထားချက် များပါဝင်သည်။ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေသည် သဘောတူစာချုပ် သို့မဟုတ် သဘောတူညီချက်အပေါ် အခြေခံထားခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ သည် ပုံမှန်နည်းလမ်းဖြစ်သည့် ၎င်းတို့တာဝန်များမှ ရုန်းထွက်နိုင်ခြင်း မရှိပါ။ မြန်မာနိုင်ငံသည် အောက်ပါ နိုင်ငံတကာ သဘောတူစာချုပ် များ၏ အဖွဲ့ဝင်နိုင်ငံ လည်းဖြစ်သည်။

- လူမျိုးတုန်းသတ်ဖြတ်သည့် ရာဇဝတ်မှုများအား တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ် (၁၉၅၆ တွင် လက်မှတ်ရေးထိုးသည်)
- ၁၉၄၉ ခုနှစ် ဂျီနီဗာသဘောတူညီချက် (၁၉၄၂ တွင် လက်မှတ်ရေးထိုးသည်)
- ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ် (၁၉၄၁ တွင် လက်မှတ်ရေးထိုးသည်)
- အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုအားလုံး ပပျောက်ရေး သဘောတူစာချုပ် (၁၉၄၇ တွင် လက်မှတ်ရေးထိုးသည်)
- အဓမ္မ သို့မဟုတ် မလုပ်မနေရ လုပ်အားနှင့် ပတ်သက်သည့် သဘောတူစာချုပ် (အိုင်အယ်အို) (၁၉၅၅ တွင် လက်မှတ်ရေးထိုးသည်)
- ၁၉၄၈ ခုနှစ် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ကို ကာကွယ်ခြင်းနှင့် ဆိုင်သော သဘောတူစာချုပ် (အိုင်အယ်အို) (၁၉၅၅ တွင် လက်မှတ်ရေးထိုးသည်)

- စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးသည်)
- မသန်စွမ်းမှု နှင့် လူပုဂ္ဂိုလ်များ၏ အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ် (၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးသည်)




ဤအစီရင်ခံစာတွင် စုဆောင်းမှတ်တမ်းတင်ထားသည့် အထောက်အထားများအပေါ် အခြေခံလျက် TWO ၏ မှတ်တမ်းတင်ထားသော ချိုးဖောက်မှုများကို အောက်ပါအတိုင်း ရောမသဘောတူစာချုပ်နှင့် အမွေလုပ်အား တားမြစ်ချက်များ ကဏ္ဍတွင် ချိုးဖောက်မှုများကို ချိတ်ဆက်ဖော်ပြထားသည်။

လူသား ဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများ (တိုက်ခိုက်မှု ကို သိလျက် မည်သည့် အရပ်သား လူထု အပေါ်တွင်မဆို ဦးတည်လုပ်ဆောင်သည့် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ တိုက်ခိုက်မှု၏ အစိတ်အပိုင်းကို ကျူးလွန်ခြင်း)			
ပုဒ်မနံပါတ်	ချိုးဖောက်မှု အမျိုးအစား	ဖြစ်ရပ်များ အရေအတွက်	ကျူးလွန်ခံရသူများ အရေအတွက်
၇(၁) (စ)	နှိပ်စက်ညှဉ်းပမ်းမှု	၃၂	၁၂၀
၇(၁) (က)	လူသတ်မှု	၁၆	၂၆
၇(၁) (င)	အကျဉ်းချထားမှု	၁၂	၃၆
၇(၁) (ဆ)	မုဒိမ်းမှု သို့မဟုတ် လိင်အကြမ်းဖက်မှု	၆	၁၀
၇(၁) (ဈ)	အမွေ ဖျောက်ဆုံးစေမှု	၂	၂
စစ်ရာဇဝတ်မှုများ			
ပုဒ်မနံပါတ်	ချိုးဖောက်မှု အမျိုးအစား	ဖြစ်ရပ်များ အရေအတွက်	ကျူးလွန်ခံရသူများ အရေအတွက်
၈(၂)(ဂ)(၁)	နှိပ်စက်ညှဉ်းပမ်းမှု	၃၂	၁၂၀
၈(၂)(ဂ)(၁)	လူသတ်မှု	၁၆	၂၆
၈(၂)(င)(၁)	အရပ်သားများအား ပစ်မှတ်ထားခြင်း	၄၆	၁၂၀
၈(၂)(င)(၃)	လူသားချင်း စာနာမှု အထောက် အပံ့များအား ပစ်မှတ်ထားခြင်း	၁	၁
၈(၂)(င)(၄)	မုဒိမ်းမှု(သို့)လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု	၆	၁၀
အမွေလုပ်အားစေခိုင်းခြင်း (ပေါ်တာဆွဲခြင်း)			
ပုဒ်မနံပါတ်	ချိုးဖောက်မှု အမျိုးအစား	ဖြစ်ရပ်များ အရေအတွက်	ကျူးလွန်ခံရသူများ အရေအတွက်
ဥပမာ - ICCPR ပုဒ်မ ၈ (၃) (က)		၁၁	၅၄

၁။ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပမ်းခြင်း၊ ပျောက်ဆုံးခြင်း

နမ့်ဆန်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ မိုးမိတ်၊ လားရှိုး၊ မိုးကုတ်၊ မူဆယ်၊ နမ့်တူနှင့် သိန္နီမြို့နယ် ၁၁ မြို့နယ်ကျေးရွာပေါင်း ၃၉ ရွာတွင် အရပ်သား ၂၀၄ ဦးအပေါ် သက်ရောက်မှု ရှိသည့်ဖြစ်ရပ် စုစုပေါင်း ၆၆ခုကို TWO ဝန်ထမ်းများမှ မှတ်တမ်းတင် နိုင်ခဲ့သည်။ အရေအတွက်မှာ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ရပ် ၄၂ ခုရှိခဲ့ရာမှ ဖြစ်ရပ် (၃၁) ခုသို့ အရေအတွက်အားဖြင့် လျော့ကျသွားခဲ့သော်လည်း စုစုပေါင်း ကျူးလွန်ခံရသူ အရေအတွက်မှာ ၆၀% တိုးလာသည်။

၂၀၁၈ ခုနှစ်တွင် ဖြစ်ရပ်များ လျော့ကျသွားသည်ကို (စုစုပေါင်း ၇ ခု)အောက်ပါ ဇယားတွင် မြင်နိုင်သည်။



သို့ရာတွင် ၂၀၁၈ ခုနှစ်သည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ အမျိုးသမီး ဆေးမှူး ၆ ဦးကိုရက်စက်စွာ သတ်ဖြတ်ခံရသော နှစ်ဖြစ်သည်။ သူတို့သည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဘော်ဟိုကျွန်း သတ္တုတွင်း ဧရိယာမှ သတ္တုတွင်း အလုပ်သမားများနှင့် အတူ ကားစီးလာစဉ် မြန်မာ့တပ်မတော် တပ်ဖွဲ့များ၏ ခြံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ဖြစ်စဉ်မှာ နမ့်ခမ်းမြို့နယ် မိုင်းစီးကျေးရွာအုပ်စု အွယ်လောရွာ၏ အရှေ့ဘက်ခြမ်း TNLA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေတွင် ဖြစ်ပွား ခဲ့သည်။ ဆေးမှူး ၆ ဦး၏ ရုပ်အလောင်းများကို ရွာသားများမှ ဇူလိုင် ၁၄ ရက်နေ့တွင် တောင်ကျောတစ်နေရာတွင် ရှာဖွေတွေ့ခဲ့သည်။

"အမျိုးသမီး သုံးယောက်ရဲ့ ခေါင်းခွံ နောက်စေ့တွေ မရှိတော့ဘူး။ ရွာသားတွေ အားလုံးက သူတို့ နှိပ်စက်ညှဉ်းပမ်းခံရပြီး အသတ်ခံရတယ်လို့ ယုံကြည်ကြတယ်။ တချို့ကတော့ သူတို့ အမွေပြုကျင့်ခံရတယ်လို့ ယုံကြည်တယ်။"

(TWO ပြောရေးဆိုခွင့် ရှိသူ၊ Frontier Myanmar)

ကားတစ်စီးတည်း အတူပါလာသော သတ္တုတွင်းလုပ်သားများ၏ မျက်မြင်သက်သေ ပြောဆိုချက်အပါအဝင် ပြောဆိုချက် အများအပြားရှိသော်လည်း မြန်မာ့တပ်မတော်မှ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့ပြီး ယခုအခါ ဘာဖြစ်ခဲ့သည်ဆိုသည့် သက်သေအထောက်အထား အနည်းငယ်သာ ကျန်ခဲ့သည်။

TWO မှ ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် စကားပြောခဲ့သော်လည်း ကျူးလွန် သူများအား အပြစ်ပေးအရေးယူမှုမှ ကင်းလွတ်ခြင်း အလေ့အထသည် စစ်ရာဇဝတ်မှု များအတွက် တာဝန်ရှိသူများအား ခိုလှုံခွင့်ပေးထားသည်။



နိပ်စက်ညှဉ်းပမ်းခြင်းခံရသော သံဃာတော် တစ်ပါး

ခါတ်ပုံ - TWO

လွန်ခဲ့သည့် ဆယ့်နှစ်လအတွင်းသည် တစ်စုံလုံး ပဋိပက္ခပိုမို မြင့်မားလာခဲ့ပြီး နိပ်စက် ညှဉ်းပမ်းမှု၊ ဖမ်းဆီးမှုနှင့် ပျောက်ဆုံးမှု ဖြစ်ရပ်များလည်း တွဲပြီးဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်အောက်တိုဘာလသည် အဆိုးရွားဆုံး ကာလ ဖြစ်ခဲ့သည်။ တရားမဲ့ ဖမ်းဆီးမှု သို့မဟုတ် ဥပဒေမဲ့ သတ်ဖြတ်မှု ၆ မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် TNLA တပ်ဖွဲ့ဝင်များအဖြစ် စွပ်စွဲပြီး ဖမ်းဆီးခံရသည့် ကလေးနှစ်ဦးကို ကွတ်ခိုင် စစ်အကျဉ်းထောင်ထဲတွင် ရှစ်လကြာ ဖမ်းဆီးထားခဲ့ပြီး စွဲဆိုချက်များ မမှန်ကန်သော်လည်း ၎င်းတို့ကို ယခုအခါ မိဘအုပ်ထိန်းသူအောက်မှ စောင့်ကြည့် ကာလ (၂)နှစ် ချမှတ်ထားသည်။

(တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၉၉ နှင့် ယင်းတို့လက်အောက်ရှိ ခြေမြန် တပ်ရင်များအပါအဝင်) တပ်မတော် တပ်ဖွဲ့များသည် မှတ်တမ်းတင်ထားရှိခဲ့သော ချိုးဖောက်မှုအများစုအတွက် တာဝန်ရှိသော်လည်း အချို့ရွာသားများက မန်ပန်နှင့် ပန်းဆေးကဲ့သို့ ပြည်သူ့စစ်အုပ်စုများကိုလည်း ဖော်ထုတင်ခဲ့ကြသည်။ ဥပမာအားဖြင့် ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တောထီ၌ ရိုးရာပွဲတော် အတွက် သစ်သားအဖြူ(ထင်းမီးဖြူ) ခုတ်နေသည့် တအာင်းရွာသား နှစ်ဦးကို ဖမ်းဆီး ခဲ့ပြီး နောက်နွားကျောင်းနေသည့် လူငယ်တစ်ဦးကိုသာမက အလုပ်ရှာနေသော ရွာသားနှစ်ဦးတို့ကို နိပ်စက်ညှဉ်းပမ်းခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပန်းဆေးပြည်သူ့စစ်က နမ့်ခမ်းနေ ရွာသားတစ်ဦးကို ဖမ်းဆီး နိပ်စက်ခဲ့သည်။ ယင်းကို လွှတ်ပေးရန်အတွက် သူ့မိသားစုထံ ငွေကျပ် ၁၅ သိန်း တောင်းဆိုခဲ့သည်။ ယင်းတို့မှာ အရပ်သားများ ပစ်မှတ်ထားခံရကြောင်း ရှင်းလင်းသော ဖြစ်ရပ်များဖြစ်ပြီး ဤနယ်မြေ များအတွင်း စစ်တပ်တိုးချဲ့စိုးမိုးလာမှုနှင့် ပြည်သူ့စစ်များရှိနေခြင်းသည် ပြည်သူလူထု များ အတွက် ဘေးအန္တရာယ် ရှိနေစေကြောင်း အထောက်အထားဖြစ်သည်။

ဤဖြစ်ရပ်များတွင် ကျူးလွန်ခံရသူ အများအပြားမှာ ရွာသားများနှင့် လယ်သမားများ ဖြစ်သော်လည်း သတင်းသမားများ၊ ဘုန်းကြီးများနှင့် နိုင်ငံရေးပါတီ အဖွဲ့ဝင်များ

ကိုလည်း တပ်မတော်က ပစ်မှတ်ထားခဲ့သည်။ ရွာသူကြီးများ (ကျေးရွာဥက္ကဋ္ဌများ) လည်း ပစ်မှတ်ထားခံရပြီး ဖြစ်ရပ်တစ်ခုတွင် (မိုးကုတ်မြို့နယ်၊ဝက်ပါကျေးရွာ) ရွာလူကြီး မှာ TNLA နှင့် ပတ်သက်သည်ဟု စွပ်စွဲချက်ဖြင့် အဖမ်းခံရပြီး မန္တလေးတွင် ထောင် နှစ်နှစ် ချခံရသည်။

တပ်မတော်သည် မသန်စွမ်းသူများကိုလည်း ပစ်မှတ်ထားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် မတူညီသော ဖြစ်ရပ်နှစ်ခုတွင် ဆွံ့အနားမကြားသူ နှစ်ဦးမှာ နိပ်စက်ညှဉ်းပမ်းခံခဲ့ ရသည်။ ထိုကျူးလွန်ခံရသူ နှစ်ဦးအနက်မှ တစ်ဦး(ကွတ်ခိုင်၊ ပန်ကူရွာ) ကို တောထဲ တွင် တပ်မတော်က ငါးရက်ကြာ ထိန်းသိမ်းထားပြီးနောက် မီးရှို့ပစ်ခဲ့သည်။

ရွာလုံးကျွတ် ပစ်မှတ်ထားခံရခြင်းလည်းရှိပြီး လူနှစ်ဆယ်အထိ ဖမ်းဆီး နိပ်စက်ခံကြ ရသည်။



၂။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

ဤကာလအတွင်း TWO မှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၆ ခုကို မှတ်တမ်းတင်ခဲ့ပြီး ထိုသို့သော ဖြစ်ရပ်များမှာ တိုင်ကြားမှု နည်းပါးခြင်းကြောင့် ယခု ကိန်းဂဏန်းမှာ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း၏ အစိတ်အပိုင်းငယ် တစ်ခုသာ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု သို့မဟုတ် မုဒိမ်းမှု ဖြစ်ရပ်အားလုံး ကဲ့သို့ပင် ဖြစ်ရပ်တစ်ခုချင်းတွင် ဆိုးရွားပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု ပါဝင်နေပြီး ရှင်သန်လွတ်မြောက်လာသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ် ဆက်လက် သက်ရောက်နေမှုများကို လျော့တွက်၍မရနိုင်ပေ။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် မုဒိမ်းမှု ဖြစ်ရပ်အားလုံးတွင် တာဝန်ခံမှုနှင့်တရား မျှတမှုကို ရည်မှန်းထားရပေမည်။ အောက်ပါ ဖြစ်စဉ်ပြောဆိုချက်များမှာ ထိုသို့သော ဖြစ်ရပ်များအပေါ် မီးမောင်းထိုးပြရန်အတွက် ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်သည်။

၂၀၁၆ခုနှစ်မေလတွင် နမ့်လန်မြို့နယ်အခြေစိုက် တပ်မတော်တပ်ဖွဲ့များက စိတ်ကျန်း မာရေးချို့တဲ့သူ ရွာသားတစ်ဦး၏အိမ်ကို စောင့်ကြည့်နေခဲ့သည်။ သူမ၏ အိမ်နောက် ဘက်တွင် (၃) ညတာ စောင့်ဆိုင်းပြီးနောက် စစ်သားတစ်ယောက်မှ ထိုအမျိုးသမီးကို မုဒိမ်းပြုကျင့်ခဲ့သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ခမရ ၆၅၇ မှ စစ်သားငါးဦးသည် ကွတ်ခိုင်မြို့နယ် မန်ပန်ရွာတွင် မိန်းကလေးငယ်နှစ်ဦးကို သူတို့နေအိမ်တွင် မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့ ကြသည်။ မိန်းကလေးများမှာ အသက် ၈ နှစ်နှင့် ၅ နှစ်အရွယ်ဖြစ်သည်။ မိန်းကလေး များက စတင်ငိုယိုသည့်အခါ စစ်သားများမှ ထွက်ပြေးပြီး သူတို့ နေထိုင်ရာနေရာသို့ ပြန်သွားကြသည်။

၂၀၁၇ ခုနှစ် ဇွန်လတွင် ကွတ်ခိုင်မြို့နယ် လွယ်စရမ်းကျေးရွာ၌ တပ်မ ၈၈ မှ စစ်သား နှစ်ဦးသည် အမျိုးသမီးတစ်ဦး၏ နေအိမ်သို့ ဝင်ရောက်ပြီး သူမအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် ခမရ ၃၆၄ မှ စစ်သားသုံးဦးက မိုင်းယော်- လားရှိုး ပန်ဂုတ်လျံ ကျေးရွာရှိ အမျိုးသမီး လေးဦးကို သူတို့၏ နေအိမ်တွင် မုဒိမ်းကျင့် ရန် ကြိုးပမ်းခဲ့သည်။

"တပ်မတော်က ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အများစုဟာ ကျွန်မတို့အနေနဲ့ ရဲစခန်းနဲ့ တရားရုံးကို တိုင်တာတောင် တရားမျှတမှုရဖို့ သိပ်ခက်တယ်။ သူတို့က တပ်မတော်အပေါ်မှာ စုံစမ်းစစ်ဆေးမှု မလုပ်ရဲဘူး။ နောက်ပြီး သူတို့က တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး တပ်မတော်ကို ကြောက်ရတယ်။ ပြီးတော့ တပ်မတော်က အမျိုးသမီးတွေကို ကူညီတဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း ခြိမ်းခြောက်တယ်။"


(လွှဲပေးပေးခြင်းဇာ၊ တအာင်းအမျိုးသမီး အဖွဲ့အစည်း)

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်(ခွဲ)၊ ပန်ထန်ကျေးရွာတွင် အဖြစ်အပျက် တစ်ခု၏ အရင်းအမြစ်တစ်ခုကို TWO ထံသို့ ပြန်ပြောပြခဲ့သည်။ ခမရ ၁၄၈ မှ စစ်သားတစ်ဦးက စိတ်ကျန်းမာရေး ချို့တဲ့နေသော အမျိုးသမီးတစ်ဦးကို သူမ၏အိမ်တွင် မုဒိမ်းပြုကျင့်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလတွင်လည်း တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၈၊ ၂၅၅ သို့မဟုတ် ၂၅၂ မှ အရပ်ဝတ်ဖြင့် တပ်မတော် စစ်သားနှစ်ဦးသည် နမ့်ဆန်မြို့နယ် ဟူးခင်ရွာရှိ လွှက်ခင်းတွင် အလုပ်လုပ်နေသော အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ချိန်ပြီး မုဒိမ်းကျင့်ခဲ့ပြန်သည်။ ၎င်းဖြစ်ရပ်ကို စစ်တပ်ခေါင်းဆောင်နှင့် နမ့်ဆန်ရှိ ရဲစခန်းကို တိုင်ကြားခဲ့သော်လည်း သူမမှာ တရားမျှတမှုကို မရနိုင်ခဲ့ပါ။

၃။ အမြောက်ဖြင့်ပစ်ခတ်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်းများ

၂၀၁၆ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း လက်နက်ကြီးပစ်ခတ်ခြင်း၊ အရပ်သားပစ်မှတ်များကို ပစ်ခတ်ခြင်းနှင့် အရပ်သား ဧရိယာများတွင် မြေမြှုပ်မိုင်းများ ထောင်ခြင်းဖြစ်ရပ် ၅၄ ခုကို မိမိတို့ သုတေသနအဖွဲ့မှ မှတ်တမ်းတင်ထားခဲ့သည်။ ထိုဖြစ်ရပ်များကြောင့် ကျား ၈၁ ဦး၊ မ ၅၀ ဦး (နှင့် ကျား-မ မသိရသော ကလေးငယ် တစ်ဦး)တို့ အပါအဝင် စုစုပေါင်း ရွာသား ၁၃၂ ဦး ဒဏ်ရာရ သို့မဟုတ် သေဆုံး ခဲ့သည်။ ဖြစ်ရပ် အများအပြားသည် ကလေးများအားလည်း ထိခိုက်ဒဏ်ရာ ရစေခဲ့ သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတွင် ကျောက်မြို့နယ် ပါလ်လင်၊ ပန်ကပျဉ်း နှင့် ကော်ပေါင် ကျေးရွာများတွင် ကလေး ငါးဦးတို့လည်း ဒဏ်ရာရခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလတွင် ကလေးများ ကစားနေသည့် အိမ်ရှေ့တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ ကလေးငယ် နှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအိမ်ရှေ့တွင် တွေ့ရှိခဲ့သော မိုင်းများအတွက် မည်သည့် စစ်တပ်အုပ်စုမှ တာဝန်ရှိသည်ကို မသိရှိရပါ။



၂၀၁၈ ခုနှစ်မှ စတင်၍ ဖြစ်ရပ်များမှာ အရေအတွက်သာမက အတိုင်းအတာလည်း များပြားလာသည်။ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ရပ် တစ်ခုစီ ထိခိုက်ဒဏ်ရာ ရစေခြင်း သို့မဟုတ် သေဆုံး ခဲ့သော ပျမ်းမျှ မိုင်းထိသူ အရေအတွက်မှာ ၁.၉၄% မှ ၂.၂၄% သို့ မြင့်တက်လာခဲ့သည်။ တပ်မတော် တပ်ဖွဲ့များက နယ်မြေအတွင်း သူတို့၏ စစ်ဆင်ရေးကို တိုးချဲ့လာခဲ့ခြင်းကြောင့် တပ်မတော်နှင့် ညီနောင်မဟာမိတ်အဖွဲ့ (ရက္ခိုင် တပ်တော်၊ မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် နှင့် TNLA) တို့အကြား တိုက်ပွဲများတိုးများလာခဲ့ပြီး လမ်းများပေါ်တွင် တိုက်ပွဲများကြောင့် အရပ်သားများမှာ ခရီးသွားလာနိုင်မှုမရှိခြင်း သို့မဟုတ် ၎င်းတို့၏ရွာများတွင် တိုက်ခိုက် ခံရခြင်း ကဲ့သို့သော နောက်ဆက်တွဲများကို အရပ်သားများသည် ခံစားကြရသည်။

မြန်မာတပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA) တို့အကြား ပြန်လည်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည်လည်း အရပ်သားများအပေါ် ခြိမ်းခြောက်မှုများကို ဖြစ်စေသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် နမ္မတူ မြို့နယ် မန်ဝါကျေးရွာမှ ရွာသားသုံးဦးမှာ ထိုတိုက်ခိုက်မှုများအတွင်း လက်နက်ကြီးကြောင့် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးများနှင့် ဆက်လက်ပစ်ခတ်နေခဲ့ သောကြောင့် ရွာသားများထံမှ အကူအညီချက်ချင်းမရရှိခဲ့ပါ။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များသည် ဖက်ဒရယ်ပြည်ထောင်စု အပါအဝင် အရေးကြီးသည်ဟု မြင်ရသော အကြောင်းအရာအားလုံးကို ဆွေးနွေးနိုင်ရန် ခွင့်ပြုပေးသည် အားလုံးပါဝင်ပြီး ညီညီမျှမျှ ဆွေးနွေးညှိနှိုင်းနိုင်သည့် လုပ်ငန်းစဉ် တစ်ရပ်အပေါ်တွင် တည်မှီလျက် ရှိသည်။ အပစ်အခတ်ရပ်ဆိုင်းရေးများသည်လည်း ဘက်ပေါင်းစုံမှ လေးစားရန် လိုအပ်ပြီး တပ်မတော်က စစ်တပ်များပိုမိုချထားရန်နှင့် စစ်ဆင်ရေး တိုးချဲ့ရန်အတွက် အခွင့်အလမ်းအဖြစ် အသုံးမပြုရပေ။ ညီနောင်မဟာ မိတ်ကဲ့သို့ အုပ်စုများက ငြိမ်းချမ်းရေးအတွက် အခြေအနေများ ပိုမိုတိုးတက်လာသည်


ဟု မြင်သည်အထိ တိုက်ပွဲများသည် ပြည်သူလူထုကို ဆက်လက် အကြမ်းဖက်နှိပ်စက် နေပြီး သူတို့အတွက် ဘေးအန္တရာယ် ကို ပိုမိုကြုံတွေ့နေစေမှာ ဖြစ်သည်။

မြေမြုပ်မိုင်းများသည်လည်း ၂၀၁၉ ခုနှစ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုမှ ထိခိုက်ဒဏ်ရာ ရမှု သို့မဟုတ် သေဆုံးမှု ဖြစ်ရပ်များ၏ ၂၄ % ရှိနေသေးပြီး အရပ်သားများအတွက် ဆက်လက်ရှိနေသည့် ခြိမ်းခြောက်မှု ဖြစ်သည်။ တပ်မတော်က မြေမြုပ်မိုင်းရှင်းလင်းရန် အတွက် တာဝန်ယူမှုကို ဆက်လက် ရှောင်ရှားနေပြီး နမ့်ဆန်မြို့နယ် ဟူးခင်ရွာ ကျေးရွာဥက္ကဋ္ဌကို ထိုနယ်မြေအတွင်း တပ်မတော်တပ်ဖွဲ့များ မြေမြုပ်မိုင်း ထိခိုက်မိပါက ၎င်းတို့ တရွာလုံး တာဝန်ယူရမည်ဟုပင် ခြိမ်းခြောက်ခဲ့သေးသည်။ (၂၀၁၉ ခုနှစ်မေလ)

အခြားအဖွဲ့အစည်းများမှ မှတ်တမ်းတင်ထားသော နိုင်ငံတဝှမ်းလုံးတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုများလည်း ရှိသေးသည်။ ယူကေနိုင်ငံအခြေစိုက် ဟေလိုထရပ်စ်အဖွဲ့မှ လားရှိုးရုံး၏ အဆိုအရ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံအနှံ့အပြား မြေမြုပ်မိုင်း ပေါက်ကွဲမှု ၁၁၉ ခု ဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် ဖြစ်ရပ် ၄၅ ခုမှာ ရှမ်းပြည်နယ်တွင် ဖြစ်သည်။ ၂၀၁၈ ခုနှစ် ပထမ ငါးလအတွင်းတွင်ပင် ဟေလိုထရပ်စ်က မြေမြုပ်မိုင်း ပေါက်ကွဲမှု ၁၂၇ မှုကို အစီရင်ခံခဲ့ပြီး ယင်းတို့အနက် ဖြစ်ရပ် ၄၉ ခုမှာ ရှမ်းပြည်နယ်တွင် ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အရေအတွက်နှင့် အဖွဲ့အစည်းများအားလုံးက သူတို့၏ ရန်သူများအား ပစ်မှတ်ထား အသုံးပြုလိုမှုများ ရှိနေခြင်းကြောင့် မကြာခဏပင် မည်သည့် မြေမြုပ်မိုင်းသည် မည်သူ တွင် တာဝန်ရှိသည်ကို ဆုံးဖြတ်ရန် ခက်ခဲသည်။ အရပ်သားများ၏ ဘေးကင်းလုံခြုံမှု နှင့် လုံခြုံရေးကို အာမခံနိုင်ရန်အတွက် ပဋိပက္ခ ချုပ်ငြိမ်းရန်နှင့် ဒေသခံနယ်မြေများ တွင် တာဝန်ခံမှုရှိပြီး ယုံကြည်စိတ်ချရသော မြေမြုပ်မိုင်းရှင်းလင်းရန် ကြိုးပမ်းအား ထုတ်မှုများ မရှိမဖြစ် လိုအပ်နေသည်။

လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း TWO မှ မှတ်တမ်းတင်ခဲ့သည့် မြေမြုပ်မိုင်း ဖြစ်ရပ်များ ပိုမိုများပြားလာသကဲ့သို့ လက်နက်ကြီး ပစ်ခတ်မှုကြောင်း အရပ်သားများ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုများလည်း မြင့်တက်လာနေသည်။ တစ်စုံလုံး အရ ဖြစ်ရပ်များ၏ အချိုးအဆမှာ လျော့ကျလာနေသော်လည်း (အောက်ပါ ဇယားတွင်ကြည့်) ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ရပ် ၉ ခုနှင့် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ရပ် ၃၃ ခုကို အစီရင်ခံစာတင်ပြမှုကို နှိုင်းယှဉ်ကြည့်နိုင်သည်။



၂၀၁၉ ခုနှစ် တစ်နှစ်ထဲတွင် တပ်မတော်မှ ပါဝင်ပတ်သက်သော လက်နက်ကြီး ပစ်ခတ်မှုဖြစ်ရပ်များ၏ ရလဒ်ကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၂၅ ဦး ရှိကြောင်း TWO မှ သတင်း ရရှိသည်။ နောက်ထပ် ရွာသား ၈ ဦးမှာ တပ်မတော်နှင့် အခြားလက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ရိုက်ပစ်ခတ်ခြင်းကို ခံခဲ့ရသည်။ ဖြစ်ရပ်တစ်ခု တွင် နမ့်ဖက်ကာ ဆေးရုံတွင် တက်ရောက်နေသော ရွာသားနှစ်ဦးကို တပ်မတော်က ပစ်ခတ်ခဲ့သောကြောင့် ဒဏ်ရာများစွာရရှိသဖြင့် ။ ၎င်းတို့ကို လားရှိုးဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရသည်။



မြေမြှုပ်မိုင်းကြောင်း ရှင်သန်ကျန်ရစ်သူများ


ဓါတ်ပုံ - TWO



၄။ အဓမ္မပေါ်တာဆွဲခြင်း

အဓမ္မ ပေါ်တာဆွဲခြင်းသည် တပ်မတော်နှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လူသိများသော နည်းနာတစ်ခုဖြစ်သည်။ ရွာသားများသည် ၎င်းတို့၏ ကိုယ်ခန္ဓာအလေးချိန်၏ ထက်ဝက်မျှရှိသော လေးလံသည့် အထုပ်အပိုးများကို သယ်ယူထမ်းပိုးကြရသည်။ မကြာခဏပင် ပဋိပက္ခနယ်မြေများတွင် စစ်သားများက အရပ်သားများကို ကျည်ကာ လူသားများ သို့မဟုတ် လူသားမိုင်းရှင်းကိရိယာများအဖြစ် အသုံးပြုလေ့ရှိသည်။ မြန်မာနိုင်ငံက ၁၉၅၅ ခုနှစ်တွင် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) အဖွဲ့ဝင် ဖြစ်ခဲ့ပြီး အဓမ္မလုပ်အားနှင့် သက်ဆိုင်သည့် ILO သဘောတူညီချက် ၂၉ ကို လက်ခံခဲ့သော်လည်း တပ်မတော်နှင့် အခြား လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံတဝှမ်းတွင် အဓမ္မ ပေါ်တာခေါ်ခြင်းကို ကျူးလွန်သူများအား အပြစ်ပေး အရေးယူမှု ခံရခြင်း မရှိသည့် အခြေအနေတွင် ဆက်လက် ကျင့်သုံးလျက်ရှိသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အကြားတွင် TWO သည် အမျိုးသမီး ဦးရေ ထက်ဝက်ကျော်ပါသော အရပ်သား ၃၇ ဦး ပါဝင်သည့် ပေါ်တာခေါ်ခြင်း ဖြစ်ရပ်ခုနစ်ခုကို မှတ်တမ်းတင်ထားသည်။




ဤဖြစ်ရပ်များ အစီရင်ခံမှု နည်းပါးခြင်းသည် လက်စားချေခံရမည်ကို ကြောက်ခြင်း သို့မဟုတ် အခွင့်အရေးများအပေါ် သိနားလည်မှု နည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ဤကိစ္စရပ်သည် သိသာထင်ရှားသော လူသား လုံခြုံရေး ဆိုင်ရာ ပြဿနာ ဖြစ်သော်လည်း အစိုးရမှ ထိုအခြေအနေကို ဖြေရှင်းရန် ပျက်ကွက်သည်။ ၂၀၁၈ ခုနှစ်တွင် ကျောက်မဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် မှ TNLA နှင့် တိုက်ပွဲများ ဖြစ်နေစဉ်အတွင်း တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့သည့် ဒေသခံ ပြည်သူများထဲမှ အရပ်သားတစ်ဦး မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများ (ရှမ်းသံတော်ဆင့် သတင်းစဉ်၊ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်) ထွက်ပေါ်လာပြီးနောက် လွှတ်တော်တွင် အဓမ္မ ပေါ်တာခေါ်ဆောင်ခြင်းနှင့် ပတ်သက်၍ဆွေးနွေးရန် အဆိုပြုချက်တစ်ရပ် တင်ခဲ့သည်။ ထိုအဆိုပြုချက်ကို လွှတ်တော် အစီအစဉ်တွင် ထည့်သွင်းဆွေးနွေးရန် အစိုးရ၏ ငြင်းပယ်ခြင်းသည် လက်ရှိဖြစ်ပွားနေသော ချိုးဖောက်မှုများအတွက် ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှုကို ဖြစ်နိုင်စေခြင်းကို ငြင်းဆိုသည့် တပ်မတော်နှင့် ယင်းအား ထောက်ခံ သူများက အာဏာကို ဆက်လက် အလွဲသုံးလျက်ရှိနေကြောင်း ပြောပြနေသည်။

၅။ လုယက်ခြင်း၊ ပစ္စည်းဥစ္စာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း

လုယက်ခြင်းနှင့် ပစ္စည်းဥစ္စာ ဖျက်ဆီးခြင်းများသည် မကြာခဏပင် အရပ်သားများအပေါ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနည်းပါးသော်လည်း ၎င်းတို့၏ အိမ်များ၊ ဆေးဝါးများ သို့မဟုတ် မိသားစု၏ စုဆောင်းမှုများကို ယူဆောင်သွားခြင်းခံရသည့်အခါ ယင်းတို့၏ စားဝတ်နေမှု ဘဝများအပေါ် ဆိုးရွားပြင်းထန်သော သက်ရောက်မှုများကို ဖြစ်စေသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း TWO မှ အနည်းဆုံး လူပေါင်း ၃၄ ဦး ထိခိုက်ခံရ သည့် ချိုးဖောက်မှုများ ပါဝင်သည့်လုယက်မှုနှင့် ပစ္စည်းဥစ္စာဖျက်ဆီးမှုဖြစ်ရပ် ဆယ့်နှစ်ခု

ကိုမှတ်တမ်းတင်ခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း သက်ရောက်ခံခဲ့ရသည့် လူပုဂ္ဂိုလ်များ ထံမှ အချက်အလက်များ ရရှိရန် အခက်အခဲများ ရှိသော်လည်း အောက်ပါ ဇယားက အရေအတွက်များ လျော့ကျလာနေကြောင်း ပြသနေသည်။ သို့ရာတွင် သက်ရောက်ခံရသူ အရေအတွက် များပြားလာနေကြောင်းလည်း တွေ့မြင်နေရသည်။



မိုင်းငေါ့၊ ကျောက်မဲ၊ နမ့်ဆန်နှင့် ကွတ်ခိုင်ရှိကျေးရွာများတွင် ကြီးမားသော တိုက်ခိုက်မှုများ အများအပြား အပါအဝင် ပစ္စည်းဥစ္စာ ဖျက်ဆီးမှုများနှင့် လုယက်ခြင်း များ ကြုံရသည့် နေရာများ ဖြစ်ကြသည်။ သာကောအားဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် နမ့်ဆန်မြို့နယ် အနောက်ကင်းကျေးရွာတွင် တပ်မတော်သည် TNLA နှင့် တိုက်ပွဲဖြစ်ပွားပြီး နောက်တွင် ဘုန်းကြီးကျောင်းအပါအဝင်ရွာသားများ၏ ပစ္စည်းများကို ဖျက်ဆီးလုယူခဲ့ကြသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် တပ်မတော် တပ်ဖွဲ့များသည် နမ့်ဆန်မြို့နယ်၊ နမ့်ခေးရွာရှိ နေအိမ်ဆယ်လုံးကို ဖျက်ဆီးခဲ့ပြီး တိုက်ပွဲများကြောင့် ရွာသားများ အား ထွက်ပြေးခဲ့ရသည်။ ထိုဖြစ်ရပ်မတိုင်မီ တစ်လအလို ၂၀၁၉ ခုနှစ် ဩဂုတ်လတွင်

ညီနောင်မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် တပ်မတော် တပ်မ ၉၉ သည် ကွတ်ခိုင်ရှိ တအာင်းပရဟိတပညာရေး စင်တာ (TEC) ရှိ ပစ္စည်းများ သိမ်းယူ ဖျက်ဆီးခဲ့ကြသည်။




ထိုကြီးမားသော တိုက်ခိုက်မှုများအပြင် လူပုဂ္ဂိုလ် တစ်ဦးချင်း၏ အိမ်များကို ပစ်မှတ်ထားလုယက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများကိုလည်း တပ်မတော်မှ လုပ်ဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ရွာလူကြီးမှ ခိုင်းစေသောကြောင့် ကျောက်မဲမှ မိုင်းငေါ့မြို့သို့ သွားရာလမ်းခရီးတွင် ဆေးဝါးများသယ်ဆောင်လာသော ရွာသားတစ်ဦးကို ဖမ်းဆီးပြီး အကြောင်းပြချက်မရှိဘဲ ဆေးဝါးများကို သိမ်းယူခဲ့သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် တပ်မတော် တပ်မ ၈၈ မှ စစ်သားများက မိုင်းယုလေး ဒုက္ခသည် စခန်း (ကွတ်ခိုင်)နေ ရွာသားနှစ်ဦးထံမှ ငွေကျပ် ၅,၀၀၀ နှင့် လက်ကိုင်ဖုန်း သုံးလုံးကို လုယူခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်းတွင် တိုက်ပွဲများကြောင့် အခြားနယ်မြေများသို့ ထွက်ပြေးသွားသူသော ရွာသားများ၏ အိမ်များကို တပ်မတော် တပ်ဖွဲ့များမှ လုယက်သည့် ဖြစ်ရပ်များ အများအပြားရှိခဲ့သည်။ ဖြစ်ရပ်တစ်ခုတွင် နမ့်ဆန်မြို့နယ် ကြက်သေကျေးရွာမှ ရွာသားတစ်ဦး၏ နေအိမ်ကို လုပ်ယက်ပြီး နောက်ဆုံး ရက်စက်သည့် အပြုအမူအဖြစ် ထိုအိမ်များကို မီးရှို့ခဲ့ကြောင်း အစီရင်ခံချက်များရှိသည်။

ဤချိုးဖောက်မှုများ၏ သိသာထင်ရှားသော အကြောင်းရင်းမှာ လက်ရှိဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခဖြစ်ပြီး အထူးသဖြင့် အကြမ်းဖက်မှုများမှာ မလွဲမရှောင်သာ ထွက်ပြေးကြရပြီး စောင့်ရှောက်သူကင်းမဲ့နေသောအခါ တပ်မတော်အား ထိုချိုးဖောက် မှုများ ကျူးလွန်ရန် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်စေသည်။

နိဂုံးချုပ်နှင့်အကြံပြုချက်များ

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်းလူထုနှင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြည်နယ် များတလျှောက်ရှိ တိုင်းရင်းသား လူထုသည် နေ့စဉ်နှင့် အမျှ ပဋိပက္ခ မြေယာသိမ်းဆီးမှု ဧရာမဖွံ့ဖြိုးရေး စီမံကိန်းများ၏ ဝန်ထုပ်ဝန်ပိုးများနှင့် နေထိုင်နေကြရစဉ်တွင် မြန်မာ အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မလှုပ်မယှက်နှင့် ၎င်းတို့၏ ခံစားမှုများအပေါ် အဆိုးရွားဆုံး ကြံရာပါ အဖြစ်ရှိနေကြသည်။ တပ်မတော်က အရပ်သား ပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ကျူးလွန်သူများအား အပြစ်ပေး အရေးယူခံရမှုမှ ကင်းလွတ်သည့် အခြေအနေအောက်တွင် ဆက်လက် ထိုးစစ်ဆင် နေပြီး လက်ရှိ အမျိုးသားငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အားလုံးပါဝင်သည့် ညှိနှိုင်းဆွေးနွေးမှုများကို ငြင်းပယ်ခြင်းဖြင့် အဓိပ္ပါယ်ရှိ သော အနာဂတ် လမ်းကြောင်းတစ်စုံတစ်ရာကို ထုတ်လုပ်ရာတွင် မအောင်မြင်ဘဲ ရှိနေသည်။ တချိန်တည်းမှာပင် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်တွင် နိုင်ငံတကာ အလှူရှင်များသည် နယ်စပ်နှင့် နယ်စပ်ဖြတ်ကျော် အခြေပြုအဖွဲ့အစည်းများ အပေါ် ပံ့ပိုးမှုကို ဖြတ်တောက်ခဲ့ကြပြီး ဒေသခံအဖွဲ့အစည်းများကို မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းစေခဲ့သည် သို့မဟုတ် ယင်းတို့၏ ငွေကြေးထောက်ပံ့မှုကို ဆုံးရှုံးမည့် ဘေးအန္တရာယ်နှင့် တွေ့ကြုံစေသည်။



Map: Existing and planned dams in Shan State © Action for Shan State Rivers 2020



နိုင်ငံတကာ အသိုင်းအဝိုင်းများသည် မိမိတို့၏ ၁၀၀များ၊ စားဝတ်နေရေးလုပ်ငန်းများနှင့် အိမ်ယာများကို ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ရောမဖွံ့ဖြိုးရေး စီမံကိန်းများမှ တစ်ဆင့် တိုင်းရင်းသား လူထု၏ ခံစားမှုများကိုလည်း ထပ်ဆင့်တိုးပွားစေသည်။ သံလွင်ရေကာတာများ၊ ဘော်တွင် သတ္တုတူးဖော်ရေး စီမံကိန်းနှင့် အခြားဖွံ့ဖြိုးရေး နေရာများ၏ ဆိုးကျိုးသက်ရောက်မှုများကို ကောင်းစွာ မှတ်တမ်းတင်ထားပြီးသော်လည်း ဘေးအန္တရာယ်များသည့် စီမံကိန်းများကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေသည်။ ၂၀၁၇ ခုနှစ်ကတည်းက နမ္မတူ ရေအားလျှပ်စစ် ရေကာတာနေရာတွင် တရားမဝင် သစ်တောပြုန်းတီးမှုနှင့် ဆောက်လုပ်ရေး တို့ကိုဒေသခံလူထုနှင့် အဖွဲ့အစည်း များသည် ဆန့်ကျင်ကန့်ကွက်ခဲ့ ပြီးဖြစ်သည်။

(ရှမ်းပြည်နယ် မြစ်ချောင်းအင်းအိုင်များ အတွက် လှုပ်ရှားမှု ၂၀၂၀)

ဤစီမံကိန်းများသည် ဒေသခံလူထုအတွက် ဘေးအန္တရာယ်များ အထင်အရှား ရှိနေသော်လည်း ဒေသခံလူထု၏ ဆန္ဒများမှာ လစ်လျူရှုခံထားရပြီး ဒေသခံကျေးရွာများ ရွှေ့ပြောင်းခံရခြင်း၊ ရေအရင်းအမြစ်ရှားပါးခြင်း၊ မြစ်ချောင်းအောက်ဘက်ရှိ ကျေးရွာသားများအတွက် (ခဲဆိပ်သင့်ခြင်းအပါအဝင်) ရေထုညစ်ညမ်းခြင်း နှင့် ပဋိပက္ခကို ပိုမိုကြီးထွားစေခြင်း (ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ ၂၀၁၆ ခုနှစ်) အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများ ရှေ့ဆက်လုပ်ဆောင်လျက် ရှိနေသည်။ ဩစတေးလျ အခြေစိုက် မြန်မာမက်တယ်(Myanmar Metals)ကုမ္ပဏီသည် ဘော်တွင်းသတ္တုတွင်းတွင် အဓိက ရှယ်ယာပိုင်ရှင်ဖြစ်ပြီး နယ်မြေအတွင်းရှိ အခြား ရေကာတာစီမံကိန်းများအတွက် ရံပုံငွေများကို ဩစတေးလျ၊ တရုတ်၊ နော်ဝေး၊ ဂျာမနီ၊ ဂျပန်နှင့် ဆွစ်ဇာလန်နိုင်ငံမှ ကုမ္ပဏီများထံမှ ရရှိလျက်ရှိသည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသား လူထုသည် သူတို့အပေါ် စဉ်ဆက်မပြတ် ကျူးလွန်လျက် ရှိသော ချိုးဖောက်မှုများအပေါ် တရားမျှတမှုနှင့် အသိအမှတ်ပြုမှု ရရှိသင့်ပေသည်။ တပ်မတော်အပါအဝင် တာဝန်ရှိသူများမှ တာဝန်ခံမှုကိုရရှိပြီး ပြစ်မှုကျူးလွန်သူများ

ပြစ်ဒဏ်ပေးခံရမှုမှ ကင်းလွတ်နေသည့် အခြေအနေကို အဆုံးသတ်သင့်ပြီဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ် ဥပဒေများကို အခြေခံထားသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို မြန်မာအစိုးရက လိုက်နာကျင့်သုံးပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက သူတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးထောက်ပံ့မှု ဆုံးဖြတ်ချက်များ သာမက သံတမန်မှတစ်ဆင့် လည်း ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရမည်။

အစိုးရက တိုင်းရင်းသား လူထု၏ ဘေးကင်းလုံခြုံမှုကို အာမခံချက်မပေးနိုင်သော ကြောင့် နိုင်ငံတကာ အကူအညီများသည် ဒေသခံအဖွဲ့အစည်းများထံသို့ ဦးတည် သင့်သည်။ မြန်မာအစိုးရက နိုင်ငံရေးအာဏာကို တပ်မတော်က ချုပ်ကိုင်ထားမှုအား အဆုံးသတ်ရန် ဆုံးဖြတ်ချက်ခိုင်မာသော လုပ်ဆောင်မှုများ လုပ်ဆောင်ပြီး ၎င်းတို့၏ ရာဇဝတ် အပြုအမူအလေ့အကျင့်များကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချရမည်။

အားလုံးပါဝင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ်ကို ဖော်ဆောင်ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် လူထုလူမှု အဖွဲ့အစည်းများကို အကာအကွယ်ပေးရမည်။ လူထုများအား ၎င်းတို့အပေါ် သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များကို ထိန်းချုပ်နိုင် ရန် မြင့်တင်မှုများ ပြုလုပ်ပေးရမည်ဖြစ်ပြီး ၎င်းတို့၏ ဘေးကင်းလုံခြုံမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ကို ထိခိုက်စေသော ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း မပြုလုပ်ရန်လိုသည်။ မိမိတို့သည် မိမိတို့၏ တအာင်း လူထု အသိုင်းအဝိုင်းများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူထုအားလုံးအတွက် သက်ရောက်မှုဖြစ်စေနိုင်သော ၎င်းတို့၏ အပြုအမူများကို ယင်းတို့၏ အပိုင်းလိုက်လုပ်ဆောင်ကြရန် လူတိုင်းကို တိုက်တွန်းသည်။

ကိုးကားချက်များ

ရှမ်း မြစ်ချောင်းအင်းအိုင်များဆိုင်ရာ လှုပ်ရှားမှု ၂၀၂၀၊ “Unauthorised construction at Namtu/Hsipaw dam site highlights urgent need for a dam moratorium in Burma,” (၂၀၂၀ ခုနှစ် မတ်လ ၁၄ ရက် သတင်းထုတ်ပြန်ချက်)

<https://progressivevoicemyanmar.org/2020/03/14/unauthorized-construction-at-namtu-hsipaw-dam-site-highlights-urgent-need-for-dam-moratorium-in-burma/> တွင် ကြည့်နိုင်သည်။

Amnesty International (AI) ၂၀၁၉ “Caught in the Middle”: Abuses against civilians amid conflict in Myanmar’s northern Shan State.

<https://www.amnesty.org/en/documents/asa16/1142/2019/en/> တွင် ကြည့်နိုင်သည်။

Equality Myanmar (EQMM) ၂၀၁၇ “Advancing ICCPR For Myanmar”

<https://equalitymyanmar.org/iccpr/> တွင်ကြည့်နိုင်သည်။

ကာကွယ်ရန် တာဝန်အတွက် ကမ္ဘာ့ စင်တာ (GCR2P) မတ်လ၊ ၂၀၁၀၊ “Applying the Responsibility to Protect to Burma/Myanmar” မူဝါဒ အကျဉ်းချုပ်

ဝင်ရောက်စွက်ဖက်မှုနှင့် နိုင်ငံများ၏ အချုပ်အခြာပိုင်မှု ဆိုင်ရာ နိုင်ငံတကာ ကော်မစ်ရှင် (ICISS) ၂၀၀၁ ခုနှစ် *The Responsibility to Protect*.

ရှေ့ပြေးအသံ ၂၀၁၀၊ “Ta Long villagers mark World Day of Action for Rivers at Namtu/Myitnge riverside, call for a stop to all dams and mining along the river.” < <https://progressivevoicemyanmar.org/2020/03/14/ta-long->



[villagers-mark-world-day-of-action-for-rivers-at-namtu-mytng-riverside-call-for-a-stop-to-all-dams-and-mining-along-the-river/](#)> တွင်ကြည့်နိုင်သည်။

Shan Herald Agency for News (SHAN) ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်။ "Shan State Hluttaw censors discussing on forced porter issue." <

<https://www.bnionline.net/en/news/shan-state-hluttaw-censors-discussing-forced-porter-issue>> တွင်ကြည့်နိုင်သည်။

Shan Human Rights Foundation ၂၀၁၆။ "Save the Namtu River: Impacts of the Upper Yeywa and other planned dams on the Namtu in Shan State." <shanhumanrights.org/eng/images/2016/pdf/03-30-2016-Namtu-English.pdf> တွင်ကြည့်နိုင်သည်။

ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ နိုင်ငံတကာ ရာဇဝတ် တရားရုံး၏ ရောမ သဘောတူစာချုပ်၊ (နောက်ဆုံး ပြင်ဆင်ချက်၊ ၂၀၁၀)၊ ၁၉၉၈ ခုနှစ် ဇူလိုင် ၁၇ ရက်။ ISBN No. 92-9227-227-6, <https://www.refworld.org/docid/3ae6b3a84.html> တွင် ရနိုင်သည်။





တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တပ်မတော်၏ စနစ်တကျ ချိုးဖောက်ကျူးလွန်နေသော

စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဇယား

၂၀၁၆ ခုနှစ် ဧပြီလ မှ ၂၀၁၉ ဒီဇင်ဘာလ

အတင်းအကျပ် ဖမ်းဆီးခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် တရားမဝင် သတ်ဖြတ်ခြင်း								
စဉ်	ချိုးဖောက်ကျူးလွန်သည့်ရက်စွဲ	ချိုးဖောက်ကျူးလွန်သည့်နေရာ	ချိုးဖောက်မှု အမျိုးအစား	ချိုးဖောက်မှု အသေးစိတ်	ကျူးလွန်ခံရသူ (က - မ - ဝ)			ကျူးလွန်သည့် တပ်ရင်းများ
၁	ဇွန်လ ၂၅ ရက် ၂၀၁၆ ခုနှစ်	မိုင်းယော်၊ လားရှိုး	တရားမဝင် သတ်ဖြတ်ခြင်း	ပြောင်းဖူးခြံတွင် အလုပ်လုပ်နေသည့် ရွာသား (၅) ဦး အသတ်ခံရပြီး တစ်နေရာတည်းတွင် မြှုပ်နှံခဲ့သည်။	၅		၅	မြန်မာ့တပ်မတော်
၂	ဇူလိုင် ၅ ရက် ၂၀၁၆ ခုနှစ်	လွယ်ကန်ကျေးရွာ၊ ပန်ကူအုပ်စု၊ ကွတ်ခိုင်မြို့နယ်	မတရားဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	ပြည်သူ့စစ် (၂) ဦးကို TNLA မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သံသယရှိပြီး ရွာသား (၉) ဦးကို ကောင်းခါးပြည်သူ့စစ်မှ ဖမ်းဆီးနှိပ်စက်ခဲ့သည်။	၉		၉	ကောင်းခါး ပြည်သူ့စစ်
၃	ဩဂုတ် ၁ ရက် ၂၀၁၆ ခုနှစ်	မန်ပိန်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	မတရားဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	ရွာသား (၅) ဦးကို အကြောင်းမဲ့ ဖမ်းဆီး ပြီးကြီးဖြင့် ချည်နှောင်ကာ နှိပ်စက်ညှဉ်းပမ်းခဲ့သည်။	၅		၅	ခမရ ၅၀၅
၄	စက်တင်ဘာ ၁၃ ရက် ၂၀၁၆ ခုနှစ်	မန်ကန်ကျေးရွာ၊ မော်တောင်းအုပ်စု၊ မူဆယ်မြို့နယ်	ဖမ်းဆီး ချုပ်နှောင်ထားခြင်း	အိမ်အနီးတွင် TNLA ယူနီဖောင်းတွေ သဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို မူဆယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်။		၁	၁	တပ်မ ၃၃
၅	နိုဝင်ဘာလ ၉ ရက် ၂၀၁၆ ခုနှစ်	မန်စံကျေးရွာ၊ လွယ်ဟွမ်အုပ်စု၊ နမ့်ခမ်းမြို့နယ်	မတရားဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	ကျေးရွာအဝင်နားတွင် မိုင်းပေါက်ကွဲမှု ကြောင့် ရွာသား (၈) ဦးကို ဖမ်းဆီး နှိပ်စက်ပြီး ပေါ်တာအဖြစ် ဆက်လက် ဖမ်းဆီး ခေါ်ဆောင်သွားသည်။	၈		၈	တပ်မ ၃၃
၆	ဒီဇင်ဘာလ ၂ ရက် ၂၀၁၆ ခုနှစ်	ဇယ်တုန်ဟုန်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	မတရားဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	စစ်ကြောင်းများ ချီတက်လာစဉ် မိုင်းပေါက်ကွဲမှု ကြောင့် လက်ဖက်ခြံ အနီးရှိ ရွာသား (၃) ဦးကို ဖမ်းဆီး နှိပ်စက်ခဲ့သည်။	၃		၃	ခလရ ၁၁၅

၇	ဒီဇင်ဘာ ၃ ရက် ၂၀၁၆ ခုနှစ်	လားရှိုး	ဖမ်းဆီး ချုပ်နှောင်ထားခြင်း	ချယ်ရီ တည်းခိုခန်းတွင် တည်းခိုသည့် ရွာသား (၁၃) ဦးကို ရဲစခန်းမှ လာ ရောက်ဖမ်းဆီး ထားသည်။	၇	၆	၁၃	အမှတ် (၁) ရဲ စခန်း
၈	ဒီဇင်ဘာလ ၄ ရက် ၂၀၁၆ ခုနှစ်	ချယ်ရီတည်းခိုခန်း၊ လားရှိုး	မတရား ဖမ်းဆီးခြင်း	အမှတ် (၁) ရဲ စခန်းမှ လားရှိုးမြို့၊ ချယ်ရီတည်းခိုခန်းတွင် တည်းခိုသည့် ရွာသားများကို ဖမ်းဆီးခေါ်ဆောင် သွားသည်။				အမှတ်(၁) ရဲ စခန်း၊ လားရှိုး
၉	ဇန်နဝါရီ ၄ ရက် ၂၀၁၇ ခုနှစ်	မန်ပန်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	ဖမ်းဆီး ချုပ်နှောင်ထားခြင်း	အကြောင်းပြချက်မရှိဘဲ ရွာသားတစ်ဦး ၏ ဆိုင်ကယ်ကို စစ်ဆေးပြီး ပိုက်ဆံယူ သည့်အပြင် ဖမ်းဆီးပြီး ချုပ်နှောင်ထား သည်။	၁		၁	တပ်ရင်း (၄၅) (ကွတ်ခိုင်အခြေစိုက်)
၁၀	ဇန်နဝါရီ ၈ ရက် ၂၀၁၇ ခုနှစ်	ကွမ်ဟယ်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	နှိပ်စက်ညှဉ်းပမ်းခြင်း နှင့် ဖမ်းဆီးခြင်း	မွေးရာပါ စကားမပြောတတ်၊ နားမကြား သည့် ရွာသားတစ်ဦးကို ရိုက်နှက်သော ကြောင့် ဒဏ်ရာများစွာ ရရှိပြီး မည် သည့်အဖွဲ့အစည်းထံမှ မတိုင်ကြားရဟု ခြိမ်းခြောက်သည်။	၁		၁	မြန်မာ့တပ်မတော်
၁၁	ဇန်နဝါရီ ၈ ရက် ၂၀၁၇ ခုနှစ်	မန်ပြိုန်းရွာ၊ တားမိုညဲ၊ ကွတ်ခိုင်	မတရားဖမ်းဆီး ချုပ်နှောင်ခြင်း	ရွာသား (၈) ဦးကို ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးပြီး ကွတ်ခိုင်တရားရုံးတွင် လွှဲပြောင်းပေးခဲ့သည်။ ဖမ်းဆီးခံရစဉ်အတွင်း မိသားစုနှင့် တွေ့ဆုံခွင့် မရရှိကြောင်း ပြောသည်။	၈		၈	တပ်မ ၈၈
၁၂	ဇန်နဝါရီ ၁၉ ရက် ၂၀၁၇ ခုနှစ်	လွယ်ပြတ်ရွာ၊ နမ့်တွေ အုပ်စု၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	အလုပ်မှ ပြန်လာသော ရွာသား (၂၈) ဦးကို ကြိုးဖြင့် ဖမ်းဆီးပြီး မှောက်အိပ် ခိုင်းသည့်အပြင် ရိုက်နှက်ခဲ့သည်။	၂၀		၂၀	တပ်ရင်း (၅၀၄)
၁၃	ဇန်နဝါရီ ၂၂ ရက် ၂၀၁၇ ခုနှစ်	ဟူမန်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်း	ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး ကျန်သည့် ရွာသား ၂ ဦးကို ဖမ်းဆီးချုပ်နှောင်ထားသည်။	၃		၃	မြန်မာ့တပ်မတော်
၁၄	ဖေဖော်ဝါရီ ၅ ရက် ၂၀၁၇ ခုနှစ်	စခန်းသာကျေးရွာ၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	မွေးရာပါ စိတ်မနှံ့သည့် ရွာသား တစ်ဦး ကို TNLA နှင့် ဆက်စပ်မှုရှိသည်ဟု	၁		၁	မြန်မာ့တပ်မတော်

				စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက်ခဲ့သည်။				
၁၅	ဖေဖော်ဝါရီ ၉ ရက် ၂၀၁၇ ခုနှစ်	မန်မိုင်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီးခြင်းနှင့် လုပ်အားစေခိုင်းခြင်း	ရွာသားတစ်ဦးကို တစ်ည ဖမ်းဆီးချုပ် နှောင်ပြီး ၎င်းတို့အတွက်အလုပ်များခိုင်း စေခဲ့သည်။	၁		၁	မြန်မာ့တပ်မတော်
၁၆	ဖေဖော်ဝါရီ ၂၃ ရက် ၂၀၁၇ ခုနှစ်	ဟိုမန်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	နှိပ်စက်ညှဉ်းပမ်းခြင်း နှင့် သေဆုံးခြင်း	ရွာသားတစ်ဦးမှ ဦးခေါင်းရိုက်ခံရ၍ (၇) ရက်လုံးလုံး သတိမေ့မြောပြီး သေဆုံး ခဲ့သည်။	၁		၁	တပ်မ ၈၈
၁၇	မတ်လ ၂၄ ရက် ၂၀၁၇ ခုနှစ်	ကြူဆိုင်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	နှိပ်စက်ညှဉ်းပမ်းခြင်း	ရာဘာခြံရှင်းနေသည့် ဆယ်အိမ်မှူး တစ်ဦးကို ရိုက်နှက်ပြီး သေနတ်ဖြင့် ဆက်လက်ပစ်ခတ်ရာ ညာဘက် ပေါင်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ဆေးကုသမှု ခံယူနေရသည်။	၁		၁	တပ်မ ၃၃
၁၈	မတ်လ ၂၀၁၇ ခုနှစ်	ပန်လောကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	သတ်ဖြတ်ခြင်း	ရွာသားတစ်ဦးကို စားသောက်ဆိုင် တခု အနီးတွင် ပစ်သတ်ခဲ့ပြီး အလောင်းကို လားရှိုးဆေးရုံတွင် ပို့ဆောင်ခဲ့သည်။	၁		၁	မြန်မာ့တပ်မတော်
၁၉	မတ်လ ၂၀၁၇ ခုနှစ်	မန်လန်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီးချုပ်နှောင်ခြင်း	ယူနီဖောင်း ဝတ်ဆင်ထားခြင်း မရှိသည့် TNLA ရဲဘော်တစ်ဦးကို ဖမ်းဆီးပြီး ကွတ်ခိုင်ထောင်တွင် ချုပ်နှောင်ထား သည်။	၁		၁	မြန်မာ့တပ်မတော်
၂၀	မေလ ၁၄ ရက် ၂၀၁၇ ခုနှစ်	လွယ်ပိန်းကျေးရွာ၊ ကျောက်မဲမြို့နယ်	ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	ရွာသား ၃ ဦးကို ဖမ်းဆီးချုပ်နှောင်ပြီး TNLA အကြောင်း မေးမြန်းကာ ရိုက် နှက်ခဲ့သည်။	၃		၃	တပ်မတော် (ရန်ကင်းတောင် အခြေစိုက်)
၂၁	ဇွန်လ ၂၅ ရက် ၂၀၁၇ ခုနှစ်	လွယ်ပျက်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	သတ်ဖြတ်ခြင်း	ရွာသားတစ်ဦး ပေါ်တာအဖြစ် ဆွဲခံရ သည့်အချိန်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် သေဆုံးခဲ့သည်။	၁		၁	တပ်ရင်း ၅၀၄၊ ၅၀၆
၂၂	ဇွန်လ ၂၇ ရက် ၂၀၁၇ ခုနှစ်	မန်လန်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသူ ရွာသား များအားလုံးကို ဘုန်းကြီး ကျောင်းတွင် ခေါ်ယူထိန်းသိမ်းပြီး ၁၀ ဦးကျောင် နှိပ်စက်ညှဉ်းပမ်းခဲ့သည်။	၁၀		၁၀	တပ်ရင်း ၅၀၁၊ ၅၀၃

၂၃	ဇွန်လ ၂၇ ရက် ၂၀၁၇ ခုနှစ်	အထက်မန်လွယ်၊ နမ့်ဆန်မြို့နယ်	နိပ်စက်ညှဉ်းပမ်းခြင်း	ရွာသား ၃ ဦးမှ မြန်မာ့တပ်မတော်၏ နိပ်စက်ညှဉ်းပမ်းမှု ခံခဲ့ရသည်။	၃		၃	တပ်ရင်း ၅၀၁၊ ၅၀၃
၂၄	ဇွန်လ ၂၇ ရက် ၂၀၁၇ ခုနှစ်	မန်လန်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	သတ်ဖြတ်ခြင်း	ရွာသားတစ်ဦး တစ်ညတာ နိပ်စက်ညှဉ်းပမ်း ခံရပြီးနောက် သေဆုံးခဲ့သည်။ ထို့နောက် ၎င်း၏ အလောင်းကို လမ်းမကြီးဘေး အနီးရှိ လက်ဖက်ခြံတွင် ပစ်ချခံခဲ့ရသည်။				တပ်ရင်း ၅၀၁၊ ၅၀၃
၂၅	ဇူလိုင်လ ၁၁ ရက် ၂၀၁၇ ခုနှစ်	ပန်ကူကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	သတ်ဖြတ်ခြင်း	နားမကြားသူ ရွာသားတစ်ဦးကို ၅ ရက် ဖမ်းဆီး ချုပ်နှောင်ပြီးနောက် မီးရှို့ သတ်ဖျက်ခဲ့သည်။	၁		၁	မြန်မာ့တပ်မတော်
၂၆	ဇူလိုင်လ ၂၀ ရက် ၂၀၁၇ ခုနှစ်	နမ့်စိတ်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	ဖမ်းဆီးချုပ်နှောင်ထားခြင်း	ရွာသား ၃ ဦးကို ဖမ်းဆီးပြီး ရဲစခန်းသို့ လွှဲပြောင်း ချုပ်နှောင်ထားသည်။	၃		၃	တပ်မ ၈၈
၂၇	ဩဂုတ်လ ၄ ရက် ၂၀၁၇ ခုနှစ်	မန်ပန်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	နိပ်စက်ညှဉ်းပမ်းခြင်း	တအာင်းအမျိုးသားပါတီဝင် တစ်ဦးကို ဖမ်းဆီးပြီးညှဉ်းပမ်းနိပ်စက်သောကြောင့် ဒဏ်ရာများစွာ ရရှိပြီး ဆေးကုသမှု ခံယူနေရသည်။	၁		၁	မြန်မာ့တပ်မတော်
၂၈	ဩဂုတ်လ ၅ ရက် ၂၀၁၇ ခုနှစ်	ဂျီနန်းကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	သတ်ဖြတ်ခြင်း	မီးသွေးဖုတ်နေသည့် ရွာသားတစ်ဦးကို ပစ်သတ်ခဲ့သည်။	၁		၁	မြန်မာ့တပ်မတော်
၂၉	ဩဂုတ်လ ၈ ရက် ၂၀၁၇ ခုနှစ်	မန်တောက်ကျေးရွာ၊ မန်တုံမြို့နယ်	နိပ်စက်ညှဉ်းပမ်းခြင်း	တောထဲတွင် မှီရာပြီး ပြန်လာသည့် ရွာသားတစ်ဦးကို မြန်မာ့တပ်မတော်မှ အကြောင်းပြချက် မရှိ ဖမ်းဆီးရိုက် နက်ခဲ့သည်။	၁		၁	မြန်မာ့တပ်မတော်
၃၀	ဩဂုတ်လ ၉ ရက် ၂၀၁၇ ခုနှစ်	မန်တုံမြို့ထဲ	ဖမ်းဆီး နိပ်စက်ခြင်း	ရွာသား ၃ ဦးကို မြန်မာ့တပ်မတော်မှ TNLA နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် မန်တုံမြို့ထဲတွင် ဖမ်းဆီး နိပ်စက် ခဲ့သည်။	၃		၃	မြန်မာ့တပ်မတော်
၃၁	ဩဂုတ်လ ၁၆ ရက် ၂၀၁၇ ခုနှစ်	မုံးဟွမ် တားမိုးညှဲ ကွတ်ခိုင်မြို့နယ်	သတ်ဖြတ်ခြင်း	မြန်မာ့တပ်မတော်မှ ရွာသားတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်။	၁		၁	တပ်မ ၆၆

၃၂	အောက်တိုဘာ ၂၁ ရက် ၂၀၁၇ ခုနှစ်	ပန်လုံကျေးရွာ၊ မိုင်းငေါမြို့နယ်ခွဲ	နိပ်စက်ညှဉ်းပမ်းခြင်း ပေါ်တာဆွဲခြင်း	မြန်မာ့တပ်မတော်မှ ဘောလုံးကွင်း အနီးတွင် TNLA စစ်ဝတ်စုံနှင့် ကျည်ဆံ အချို့ တွေ့ရှိသောကြောင့် ရွာသူကြီး နှင့် ရွာသားများကို ဖမ်းဆီး နိပ်စက်ပြီး နောက် ရွာသား ၅ ဦးကို ပေါ်တာအဖြစ် ဆက်လက်ဖမ်းဆီး သွားခဲ့သည်။	၆		၆	တပ်မ ၇၇
၃၃	အောက်တိုဘာ ၃၀ ရက် ၂၀၁၇ ခုနှစ်	ထမ်မဆိုင်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီး ချုပ်နှောင်ခြင်း	၈ တန်းကျောင်းသား တစ်ဦးကို မြန်မာ့ တပ်မတော်မှ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲပြီး (၂) ပြစ်ဒဏ် ချမှတ်ကာ မန္တလေး အကျဉ်းထောင်သို့ ပို့ဆောင်ထားသည်။	၁		၁	တပ်မ ၇၇
၃၄	နိုဝင်ဘာ ၁၀ ရက် ၂၀၁၇ ခုနှစ်	မန်ကန်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီး ထိန်းသိမ်းခြင်း	မြန်မာ့တပ်မတော်မှ သက်သေခိုင်လုံ မှု မရှိဘဲ ရွာသားတစ်ဦးကို ပုဒ်မ ၁၇(၁) ဖြင့် စွပ်စွဲပြီး ဖမ်းဆီးကာ နမ့်ဆန် ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။	၁		၁	ခလရ ၁၀၅
၃၅	နိုဝင်ဘာ ၁၂ ရက် ၂၀၁၇ ခုနှစ်	ဟိုက်တမ်ကျေးရွာ၊ မန်ကန်အုပ်စု၊ နမ့်ဆန်မြို့နယ်	အကြောင်းမဲ့ ဖမ်းဆီးခြင်းနှင့် နိပ်စက်ခြင်း	ရွာသားတစ်ဦး TNLA နှင့် ပတ်သက်မှု ရှိသည်ဟု စွပ်စွဲပြီး ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးကာ နမ့်ဆန် ရဲစခန်းမှ တစ်ဆင့် သီပေါ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။	၁		၁	တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၅
၃၆	နိုဝင်ဘာ ၁၅ ရက် ၂၀၁၇ ခုနှစ်	ကောင်းခေကျေးရွာ၊ နမ့်ခမ်းမြို့နယ်	နိပ်စက်ညှဉ်းပမ်းခြင်း	ရွာသား ၃ ဦးကို TNLA နှင့် ဆက်နွယ်မှု ရှိသည်ဟု စွပ်စွဲပြီး မြန်မာ့တပ်မတော်မှ ညှဉ်းပမ်းနိပ်စက်ခဲ့သည်။	၃		၃	တပ်မ ၈၈
၃၇	မတ်လ ၃ ရက် ၂၀၁၈ ခုနှစ်	ပန်သပြေကျေးရွာ၊ ပန်ကွမ် အုပ်စု၊ ကျောက်မဲ	ဖမ်းဆီး နိပ်စက်ခြင်း	ရွာသားတစ်ဦး ညှဉ်းပမ်းနိပ်စက်ခံရ သောကြောင့် သွားများကျွတ်ခဲ့သည်။	၁		၁	တပ်ရင်း ၅၀၂ ပန်ကွမ် အခြေစိုက်
၃၈	မတ်လ ၃၀ ရက် ၂၀၁၈ ခုနှစ်	ပန်လောကျေးရွာ၊ ပန်ခါးအုပ်စု၊ နမ့်ခမ်းမြို့နယ်	ဖမ်းဆီး နိပ်စက်ညှဉ်းပမ်းခြင်း	ရွာသား ၂ ဦးကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် ဆက်နွယ်မှု ရှိသည်ဟု စွပ်စွဲပြီး ညှဉ်းပမ်းနိပ်စက်ခဲ့သည်။	၂		၂	တပ်မ ၈၈

၃၉	ဇူလိုင်လ ၁၁ ရက် ၂၀၁၈ ခုနှစ်	အွယ်လောကျေးရွာ၊ မန်တုံမြို့နယ်	နှိပ်စက်ညှဉ်းပမ်းခြင်း သတ်ဖြတ်ခြင်း	TNLA၏ သူနာပြု ဆရာမ စစ်မေ ၆ ဦးကို လက်မိ လက်ရ ဖမ်းဆီးပြီး ညှဉ်းပမ်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ပြီး တစ်နေရာတည်းတွင် အစုလိုက် အပြုံလိုက် မြှုပ်ထားသည်။	၁	၆	၇	မြန်မာ့တပ်မတော် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၃၀၁)
၄၀	ဩဂုတ်လ ၃၁ ရက် ၂၀၁၈ ခုနှစ်	ဟိုလတ်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	ဒေသခံ ၃ ဦးကို "ဝ" နှင့် "တအာင်း" စစ်သားဟု သံသယဝင်ပြီး စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ပြီး နှိပ်စက်ညှဉ်းပမ်း ခဲ့သည်။	၃		၃	မြန်မာ့တပ်မတော် တပ်မ ၇၇၊ ၈၈
၄၁	စက်တင်ဘာလ ၅ ရက် ၂၀၁၈ ခုနှစ်	လွယ်ဆာရွာ၊ မိုးမိတ်မြို့နယ်	ဖမ်းဆီးခြင်း	မြန်မာ့တပ်မတော်မှ ရွာသား ၃ ဦးကို လက်ထိတ်ဖြင့် လာရောက် ဖမ်းဆီး ချုပ်နှောင်ထားသည်။	၃		၃	မြန်မာ့တပ်မတော်
၄၂	ဇူလိုင်လ ၂၀၁၈ ခုနှစ်	မိုင်းယော်	ဖမ်းဆီးချုပ်နှောင်ခြင်း	မန်ပန်ပြည်သူ့စစ်မှ လူကုန်ကူးမှု ပြုလုပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီး ချုပ်နှောင် ထားသည်။	၃		၃	မန်ပန်ပြည်သူ့စစ်
၄၃	နိုဝင်ဘာလ ၂၀ ရက် ၂၀၁၈ ခုနှစ်	ပန်ကူ၊ မန်ပန်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	ဖမ်းဆီးခေါ်ဆောင်ခြင်း	မြန်မာ့တပ်မတော်မှ ရက်သား အပါအဝင် ရွာသား ၉ ဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်ပြီး ၃ ဦးကို စစ်စခန်းတွင် ချုပ်နှောင်ထားသည်။	၄	၅	၉	မြန်မာ့တပ်မတော် တပ်မ ၉၉ လက်အောက်ခံ ခလရ ၄၅
၄၄	ဇန်နဝါရီ ၃၀ ရက် ၂၀၁၉ ခုနှစ်	ဝင်္ကံပါကျေးရွာ၊ မိုးကုတ်	မတရားဖမ်းဆီးချုပ်နှောင်ခြင်း	မြန်မာ့တပ်မတော်မှ အုပ်ချုပ်ရေးမှူး တစ်ဦးကို TNLA နှင့် ပတ်သက် ဆက် နွယ်မှု ရှိသည်ဟု စွပ်စွဲပြီး ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် အမိန့်ချပြီးနောက် မန္တလေး အကျဉ်းထောင် တစ်ခုတွင် ပို့ဆောင်ထားသည်။	၁		၁	မြန်မာ့တပ်မတော် တပ်မ (၈၈)
၄၅	ဖေဖော်ဝါရီ ၂ ရက် ၂၀၁၉ ခုနှစ်	ဆိုင်းလိန်းကျေးရွာ၊ မန်တုံမြို့နယ်	နှိပ်စက်ညှဉ်းပမ်းခြင်း	ကျေးရွာ လုပ်အားပေး ကုလုပ်နေသည့် ရွာသား တစ်ဦးကို မြန်မာ့တပ်မတော်မှ ဈေးဆိုင် တစ်ခုတွင် အကြောင်းပြချက် မရှိ ဝင်ရောက် ရိုက်နှက်ခဲ့သည်။	၁		၁	တပ်မ ၈၈ လက်အောက်ခံ ခမရ ၄၁၆

၄၆	ဖေဖော်ဝါရီ ၁၅ ရက် ၂၀၁၉ ခုနှစ်	နောင်အန်ကျေးရွာ၊ နမ့်ခမ်းမြို့နယ်	နိပ်စက်ညှဉ်းပမ်းခြင်း	ပန်ဆေးပြည်သူ့စစ်မှ ရိုးရာဓလေ့ပွဲ ကျင်းပရန် အတွက် ထင်းဖြူ သွားရှာ သည့် ရွာသား ၂ ဦးကို ဖမ်းဆီးကာ တအာင်း တပ်မတော်အကြောင်း စစ်ဆေးမေးမြန်းပြီး ညှဉ်းပမ်းနှိပ် စက်ခဲ့သည်။	၂		၂	ပန်ဆေးပြည်သူ့စစ်
၄၇	ဖေဖော်ဝါရီ ၁၈ ရက် ၂၀၁၉	အုမ္မလီးကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	တရားမဝင် သတ်ဖြတ်ခြင်း	မြန်မာ့တပ်မတော်မှ ရိုးရွာပွဲကြည့်ပြီး ပြန်လာသည့် တအာင်းလူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှုကြောင့် သေဆုံးခဲ့သည်။	၂		၂	စကခ လက်အောက်ခံ ခမရ ၃၆၁
၄၈	ဧပြီ ၂၁ ရက် ၂၀၁၉ ခုနှစ်	နောင်အန်ကျေးရွာ၊ နမ့်ခမ်းမြို့နယ်	နိပ်စက်ညှဉ်းပမ်းခြင်း	ကျွဲရှာရန် ရွာမှ ထွက်သွားသည့် အသက် (၁၆) နှစ်ရှိ လူငယ်တစ်ဦးနှင့် ရွာသား ၂ ဦးကို ပန်ဆေးပြည်သူ့စစ်မှ အကြောင်းမဲ့ ဖမ်းဆီးကာ ညှဉ်းပမ်း နှိပ်စက်ခဲ့သည်။	၃		၃	ပန်ဆေးပြည်သူ့စစ်
၄၉	ဧပြီ ၂၂ ရက် ၂၀၁၉ ခုနှစ်	နမ့်ဆရီးကျေးရွာ၊ နမ့်ခမ်းမြို့နယ်	နိပ်စက်ညှဉ်းပမ်းခြင်း	မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှုကြောင့် မြန်မာ့တပ်မတော် ဘက်မှ တပ်သား ကျဆုံးသည့်အတွက် စိတ်ဆိုးကာ ၎င်းရွာသားများကို ရုပ်အလောင်းများကို ရှင်းလင်းခိုင်းပြီးနောက် မြန်မာ့တပ်မ တော်မှ ရွာသား ၉ ဦးကို ထပ်မံ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းကာ နိပ်စက်ညှဉ်းပမ်း ခဲ့သည်။	၉		၉	တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀
၅၀	မေလ ၁ ရက် ၂၀၁၉ ခုနှစ်	ကောင်းဂုတ်ရွာ၊ မူဆယ်မြို့နယ်	နိပ်စက်ညှဉ်းပမ်းခြင်း	မြန်မာ့တပ်မတော် တပ်မ ၉၉ မှ မူဆယ်မြို့နယ် ကောင်းဂုတ် ကြံစိုက်ခင်းအနီး ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သောကြောင့် ကျေးရွာ	၁		၁	မြန်မာ့တပ်မတော် တပ်မ ၉၉

				တွင် နေထိုင်သော ကြံ့ခင်းမှ ပြန်လာသည့် ရွာသားတစ်ဦးကို ဖမ်းဆီး ရိုက်နှက်ခဲ့သည်။				
၅၁	ဖွန်လ ၁၉ ရက် ၂၀၁၉ ခုနှစ်	မန်ဂျတ်နှင့် လုံကိန်ရွာ ကွတ်ခိုင်မြို့နယ်	မတရားဖမ်းဆီးချုပ်နှောင်ခြင်း နှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	အသက် (၁၈) နှစ်အောက် လူငယ် (၁၀)ဦးကို မြန်မာ့တပ်မတော်မှ ဖမ်းဆီး ကာ TNLA အကြောင်း စစ်ဆေးမေး မြန်းပြီး တပ်စခန်းရှိ အချုပ်ထဲတွင် ချုပ်နှောင်ထားခဲ့သည်။ တအာင်းအမျိုးသားပါတီ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ကျေးရွာဥက္ကဋ္ဌနှင့် ရပ်ရွာလူကြီးများ ထောက်ခံပေးသည့် အတွက် ၃ ညမြောက်တွင် လူငယ် (၆) ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၄) ဦးကို ယနေ့အထိ ချုပ်နှောင် ထားဆဲဖြစ်သည်။	၁၀		၁၀	တပ်ရင်း ၄၅
၅၂	ဩဂုတ် ၂၁ ရက် ၂၀၁၉ ခုနှစ်	ဟူးနွံကျေးရွာ၊ မြို့သစ်အုပ်စု နမ့်ဆန်မြို့	မတရားဖမ်းဆီးချုပ်နှောင်ခြင်း	မြန်မာ့တပ်မတော်မှ လူငယ် (၂) ဦးကို ဖမ်းဆီးပြီး မိသားစုနှင့် ဆက်သွယ် လုပ်ခွင့်မပြုဘဲ ပြင်ဦးလွင်တွင် ချုပ်နှောင်ထားသည်ဟု ပြောသည်။	၂		၂	မြန်မာ့တပ်မတော်
၅၃	ဩဂုတ် ၂၆ ရက် ၂၀၁၉ ခုနှစ်	ဟူးနွံကျေးရွာ၊ မြို့သစ်အုပ်စု နမ့်ဆန်မြို့နယ်	မတရားဖမ်းဆီးချုပ်နှောင်ခြင်း	ရွာသားတစ်ဦးမှ မြန်မာ့တပ်မတော်၏ ဖမ်းဆီးခြင်းခံရပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားပြီး မည်သို့ဖြစ်ပျက် သည်ကိုမိသားစုမှ မသိရကြောင်း ပြောသည်။	၁	၁		စကခ (၅၀၁၊ ၅၀၂)
၅၄	ဩဂုတ် ၃၁ ရက် ၂၀၁၉ ခုနှစ်	နမ့်ဆန်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	အစအန ပျောက်ဆုံးခြင်း	အမျိုးသမီးတစ်ဦး မြန်မာ့တပ်မတော်၏ ဖမ်းဆီးခြင်း ခံရပြီး ယနေ့အချိန်ထိ အစ အနပျောက်ဆုံးနေသည်။		၁	၁	မြန်မာ့တပ်မတော်
၅၅	စက်တင်ဘာ ၄ ရက် ၂၀၁၉ ခုနှစ်	နမ့်ဆန်မြို့	ဖမ်းဆီးချုပ်နှောင်ခြင်း	ကားသမားတစ်ဦးကို လားရှိုး ရဲ ဌာနမှ ဖမ်းဆီးပြီး မန္တလေးမြို့သို့ လွှဲပြောင်း	၁		၁	ရဲ ဌာန (လားရှိုး)

				ချုပ်နှောင်ထားသည်။				
၅၆	စက်တင်ဘာ ၈ ရက် ၂၀၁၉ ခုနှစ်	နမ့်ခမ်းမြို့	မတရားဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	နမ့်ခမ်းမြို့နေ ရွာသားတစ်ဦးကို ပန်ဆေးပြည်သူ့စစ် အဖွဲ့မှ ဖမ်းဆီးရိုက် နှက်ပြီး ငွေကြေး (၁၅) သိန်းဖြင့် လာ ရွေးခိုင်းကြောင်း မိသားစုမှ ပြောသည်။	၁	၁	ပန်ဆေးပြည်သူ့စစ်	
၅၇	စက်တင်ဘာ ၂၀ ရက် ၂၀၁၉ ခုနှစ်	ဟိုလတ်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	သတ်ဖြတ်ခံရခြင်း	ရွာသားတစ်ဦးမှ လားရှိုးနှင့် နမ့်ဆန် ကြား လမ်းမကြီးဘေးတွင် သတ်ခံရပြီး သေဆုံးခဲ့သည်။	၁	၁	အမည်မသိ လက်နက်ကိုင်	
၅၈	အောက်တိုဘာ ၂ ရက် ၂၀၁၉ ခုနှစ်	၅၇ မိုင်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	သတ်ဖြတ်ခံရခြင်း	ရွာသားတစ်ဦးသည် ကျောက်မဲနှင့် နမ့်ဆန်ကြား လမ်းမကြီးပေါ်တွင် အမည်မသိအုပ်စု၏ သတ်ဖြတ်ခြင်း ခံရပြီး သေဆုံးခဲ့သည်။	၁	၁	အမည်မသိ လက်နက်ကိုင်	
၅၉	အောက်တိုဘာ ၉ ရက် ၂၀၁၉ ခုနှစ်	မာန်အောင်စုစည်း ကွတ်ခိုင်မြို့နယ်	မတရားဖမ်းဆီးချုပ်နှောင်ခြင်း	အသက် (၁၈) နှစ်အောက် ကလေးနှစ်ဦးကို မြန်မာ့တပ်မတော်မှ TNLA နှင့် ဆက်သွယ်မှု ရှိသည်ဟု စွပ်စွဲပြီး ၉ လကြာ ဖမ်းဆီး ချုပ်နှောင် ထားပြီး ဇွန်လ ၁၀ ရက်တွင် ကွတ်ခိုင် တရားရုံး၏ စီရင်ချက် အမိန့်ဖြင့် ပြန်လွှတ်ခဲ့သည်။	၂	၂	မြန်မာ့တပ်မတော်	
၆၀	အောက်တိုဘာ ၁၂ ရက် ၂၀၁၉ ခုနှစ်	ကောင်းလောက်ကျေးရွာ၊ သီပေါမြို့နယ်	မတရားဖမ်းဆီးချုပ်နှောင်ခြင်း	ရွာသားတစ်ဦးကို TNLA နှင့် ပတ်သက် မှု ရှိသည်ဟုပြောပြီး မြန်မာ့တပ်မတော် မှ ဖမ်းဆီးချုပ်နှောင်ထားသည်။	၁	၁	မြန်မာ့တပ်မတော်	
၆၁	အောက်တိုဘာ ၂၀ ရက် ၂၀၁၉ ခုနှစ်	ခေနင်းကျေးရွာ၊ လားရှိုးမြို့နယ်	သတ်ဖြတ်ခံရခြင်း	ဘုန်းကြီးတစ်ပါးကို အမည်မသိ လက်နက်ကိုင်၏ အဖွဲ့ဝင် နှစ်ဦးမှာ ဘုန်းကြီးကျောင်းဝင်းအတွင်း လာရောက်ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့သည်။	၁	၁	အမည်မသိ လက်နက်ကိုင်	
၆၂	အောက်တိုဘာ ၂၂ ရက် ၂၀၁၉ ခုနှစ်	နမ့်ဆရီးကျေးရွာ၊ နမ့်ခမ်းမြို့နယ်	ဖမ်းဆီးခေါ်ဆောင်ခြင်း	ရွာသားများကို မြန်မာ့တပ်မတော်မှ ဖမ်းဆီးပြီး ဦးခေါင်း အနီးတွင်	၁	၁	မြန်မာ့တပ်မတော်	

				သေနတ်ဖြင့် ချိန်ရွယ်ပြီး ၎င်းတို့နောက် အတင်းအဓမ္မလိုက်ခိုင်းခဲ့သည်။				
၆၃	အောက်တိုဘာ ၂၈ ရက် ၂၀၁၉ ခုနှစ်	လွယ်ကျောကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်း	ဘုန်းကြီးတစ်ပါးကို မြန်မာ့တပ်မတော်မှ ဖမ်းဆီးပြီး ညှဉ်းပမ်းနှိပ်စက်ကာ ၎င်းတို့ရချင်သည့် အချက်အလက် များကို အတင်းအကြပ် ဝန်ခံခိုင်းသည်။	၁		၁	မြန်မာ့တပ်မတော်
၆၄	နိုဝင်ဘာ ၂၂ ရက် ၂၀၁၉ ခုနှစ်	မန်မိုင်မိန်းကွမ်း၊ နမ့်ဆန်မြို့နယ်	နှိပ်စက်ညှဉ်းပမ်းခြင်း	အုပ်ချုပ်ရေးမှူးကို မြန်မာ့တပ်မတော်မှ ဖမ်းဆီးပြီး ညှဉ်းပမ်းနှိပ်စက်သဖြင့် ဒဏ်ရာ များစွာ ရရှိကာ ဆေးရုံတွင် အချိန်ကြာမြင့်စွာ ကုသမှု ခံယူခဲ့ရ သည်။ ထို့အပြင် ရွာသား ၆၀ ကျော်ကို လည်း ခိုင်းကာအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။	၁		၁	မြန်မာ့တပ်မတော် တပ်မ ၈၈
၆၅	ဒီဇင်ဘာ ၁၀ ရက် ၂၀၁၉ ခုနှစ်	နားနေ့ကျေးရွာ-ကန်မိန်း လားရှိုး	ဖမ်းဆီးချုပ်နှောင်ခြင်း	ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင် တချို့မှ မူးယစ်ဆေးဝါး သုံးစွဲကြောင်းဆိုပြီး အချင်းချင်းကြား ပြောဆို နေခြင်း ကြောင့် ရွာသား ၁၀ ဦးကို ၎င်းပြည်သူ့ စစ်အဖွဲ့မှ ဖမ်းဆီးပြီး ချုပ်နှောင်ထား သည်ဟု သိရသည်။	၅	၅	၁၀	ကောင်းခါးပြည်သူ့စစ်
၆၆	ဒီဇင်ဘာ ၁၅ ရက် ၂၀၁၉ ခုနှစ်	မြိုင်ရပ်ကွက်၊ နမ့်ဆန်မြို့နယ်	ဖမ်းဆီးခြင်း	ရွာသားတစ်ဦးကို တိုင်းရင်းသား လက်နက်ကိုင်နှင့် ပတ်သက်မှုရှိ သည်ဟု ပြောပြီး မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။	၁		၁	မြန်မာ့တပ်မတော် တပ်မ ၈၈

မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု								
စဉ်	ချိုးဖောက်ကျူးလွန်သည့်ရက်စွဲ	ချိုးဖောက်ကျူးလွန်သည့်နေရာ	ချိုးဖောက်မှုအမျိုးအစား	ချိုးဖောက်မှု အသေးစိတ်	ကျူးလွန်ခံရသူ (က - မ - ပ)		ကျူးလွန်သည့် တပ်ရင်းများ	
၁	မေလ ၂၀ ရက် ၂၀၁၆ ခုနှစ်	အနောက်လုံတောက်ရွာ၊ နမ့်လမ်းအုပ်စု၊ နမ့်ဆန်မြို့နယ်	မုဒိမ်းပြုကျင့်ခြင်း	စစ်သားမှ တည်းခိုနေသည့် အိမ်ရှင်၏ စိတ်မနှံ့ သူ့အမျိုးသမီး တစ်ဦးကို မုဒိမ်းပြု ကျင့်ခဲ့သည်။		၁	၁	နမ့်လန်အခြေစိုက် မြန်မာ့တပ်မတော်
၂	ဇန်နဝါရီ ၇ ရက် ၂၀၁၇ ခုနှစ်	မန်ပန်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု	အသက် (၅) နှစ်နှင့် (၈) နှစ်ရှိ ကလေး နှစ်ဦးကို စစ်သား (၅) ဦးမှ မုဒိမ်းပြုကျင့်ရန် ကြိုးစားခဲ့သည်။ သို့သော် ကလေးနှစ်ဦးမှ အော်ငိုသည့်အတွက် ၎င်းတို့ စစ်သားမှ ထွက်သွားခဲ့သည်။		၂	၂	ခလရ ၆၅၇
၃	ဇွန်လ ၂ ရက် ၂၀၁၇ ခုနှစ်	လွယ်စရမ်းကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု	မြန်မာ့တပ်မတော်မှ အိမ်အထိ ရောက်လာပြီး အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့သည်။		၁	၁	တပ်မ ၈၈
၄	နိုဝင်ဘာ ၂၄ ရက် ၂၀၁၇ ခုနှစ်	Pan Wote Lann village, Mai Yor-Lashio	လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု	အမျိုးသမီး (၄) ဦးကို မြန်မာ့တပ်မတော် မှ အိမ်ထဲတွင် မုဒိမ်းပြုကျင့်ရန် ကြိုးစားခဲ့သည်။		၄	၄	ခလရ ၃၆၄
၅	ဇန်နဝါရီ ၇ ရက် ၂၀၁၈ ခုနှစ်	ပန်ထန်ကျေးရွာ၊ မိုင်းလုံမြို့နယ်ခွဲ၊ကျောက်မဲ	မုဒိမ်းမှု	မြန်မာ့တပ်မတော်မှ စိတ်မနှံ့သည့် အမျိုးသမီး တစ်ဦးကို အိမ်ထဲတွင် မုဒိမ်းကျင့်ခဲ့သည်။		၁	၁	ခမရ ၁၄၈
၆	မေလ ၁၀ ရက် ၂၀၁၉ ခုနှစ်	ဟူးခင်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	မုဒိမ်းမှု	လက်ဖက်ခူးနေသည့် အမျိုးသမီးတစ်ဦး ကို အရပ်ဝတ်ဖြင့် မြန်မာ့တပ်မတော် ရဲဘော် ၂ ဦးမှ ဝိုင်းဝန်းမုဒိမ်းပြုကျင့်ခဲ့ သည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့် ဖြေရှင်းချက်မျှ မရသေးဘူး ရဲစခန်းတွင်သာ အမှုကတောင်တင် နေခဲ့သည်။		၁	၁	မြန်မာ့တပ်မတော် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၅၈၊ ၂၅၅၊ ၂၅၂

အရပ်သား ပစ်မှတ်များကို အမြောက်ဖြင့် ပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခြင်း၊ မြေမျှပ်မိုင်း ထောင်ခြင်း								
စဉ်	ချိုးဖောက်ကျူးလွန်သည့်ရက်စွဲ	ချိုးဖောက်ကျူးလွန်သည့်နေရာ	ချိုးဖောက်မှု အမျိုးအစား	ချိုးဖောက်မှု အသေးစိတ်	ကျူးလွန်ခံရသူ (က - မ - ပ)			ကျူးလွန်သည့် တပ်ရင်းများ
၁	မေလ ၁၀ ရက် ၂၀၁၆ ခုနှစ်	အုန်းငန်းကျေးရွာ၊ ပန်စံအုပ်စု၊ ကျောက်မဲ	လက်နက်ကြီး ပစ်ခတ်ခြင်း	လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်ဆီးခဲ့သည်။			-	မြန်မာ့တပ်မတော်
၂	နိုဝင်ဘာလ ၁၄ ရက် ၂၀၁၆ ခုနှစ်	နမ့်ဟွယ်ကျေးရွာ၊ မူဆယ်မြို့နယ်	ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော်နှင့် ကင်းစောင့်ရဲသားများ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။	၁		၁	မြန်မာ့တပ်မတော်နှင့် ရဲစခန်း
၃	ဇန်နဝါရီ ၁၂ ရက် ၂၀၁၇ ခုနှစ်	ဟိုချောင်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	လက်နက်ကြီး ပစ်ခတ်ခြင်း	လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသား (၂) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာများစွာ ရရှိခဲ့သည်။	၉	၃	၁၂	မြန်မာ့တပ်မတော်
၄	ဇန်နဝါရီ ၁၆ ရက် ၂၀၁၇ ခုနှစ်	မိုးဂဲ ရပ်ကွက်၊ နမ့်ဆန်မြို့နယ်	မိုင်းနင်းမိခြင်း	ရွာသားတစ်ဦးမှ လက်ဖက်ခြံအနီးတွင် မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့သည်။ ထိုရက် မတိုင်မီ မြန်မာ့တပ်မတော်မှ မိုင်းထောင်ထားသည့် အကြောင်းကို ကြေငြာခဲ့သော်လည်း ထိုမိုင်းပေါက်သည့် နေရာ မပါဝင်ကြောင်း သိရသည်။	၁		၁	မြန်မာ့တပ်မတော်
၅	ဇန်နဝါရီ ၂၈ ရက် ၂၀၁၇ ခုနှစ်	မန်လုံကျေးရွာ၊ နမ့်ခမ်းမြို့နယ်	အရပ်သား ပစ်မှတ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ ထိုနေ့တွင် မြန်မာ့တပ်မတော်မှ TNLA ကျေးရွာထဲတွင်ရှိသည် ဟု သံသယဝင်ပြီး ပစ်ခတ် ခဲ့သည်။		၁	၁	မြန်မာ့တပ်မတော်
၆	ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၇ ခုနှစ်	ပါလဲန်နှင့် ပန်ကယျဉ်းကျေးရွာ၊ ကျောက်မဲ	ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော်မှ ရွာအနီးတွင် TNLA ကို လှမ်းမြင်သဖြင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ဦး ဒဏ်ရာရရှိခဲ့သည်။	၁	၂	၃	မြန်မာ့တပ်မတော်
၇	ဖေဖော်ဝါရီ ၁၅ ရက် ၂၀၁၇ ခုနှစ်	မန်နီမ်းကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	လက်နက်ကြီး ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသည်။		၁	၁	မြန်မာ့တပ်မတော်

၈	မတ်လ ၃၀ ရက် ၂၀၁၇ ခုနှစ်	ကော့ပေါင်းကျေးရွာ၊ ကျောက်မဲမြို့နယ်	လက်နက်ကြီး ပစ်ခတ်ခြင်း	ကလေးငယ် (၂) ဦးမှ မိဘနှင့်အတူ လက်ဖက်ခြံသွားသည့်အခါ မြန်မာ့ တပ်မတော် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဒဏ်ရာရရှိခဲ့သည်။	၂		၂	မြန်မာ့တပ်မတော်
၉	မေလ ၂ ရက် ၂၀၁၇ ခုနှစ်	ကောင်းခေကျေးရွာ၊ နမ့်ခမ်းမြို့နယ်	ပစ်ခတ်ခြင်း	လက်ဖက်ခြံမှ ပြန်လာသည့် ရွာသား (၃) ဦးကို မြန်မာ့တပ်မတော်မှ တားဆီး ပြီး စစ်ဆေးမေးမြန်းကာ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဒဏ်ရာရရှိခဲ့သည်။		၃	၃	တပ်မ ၈၈
၁၀	မေလ ၂၁ ရက် ၂၀၁၇ ခုနှစ်	နောင်ခမ်းကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	မြေမြှုပ်ပိုင်း	စစ်စခန်းအနီးရှိ တောင်ယာ ရှင်းနေစဉ် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။		၁	၁	ပုံယ အခြေစိုက် မြန်မာ့တပ်မတော်
၁၁	ဇွန်လ ၂၆ ရက် ၂၀၁၇ ခုနှစ်	ပိန်းဟွယ်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့်	မြန်မာ့တပ်မတော် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသား (၂) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိခဲ့သည်။	၂	၁	၃	ခလရ ၄၅
၁၂	ဩဂုတ် ၂၉ရက် ၂၀၁၇ခုနှစ်	ပန်လော်ကျေးရွာ၊ ပန်ခါးအုပ်စု၊ နမ့်ခမ်းမြို့နယ်	လက်နက်ကြီး ပစ်ခတ်ခြင်း	ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်အချို့ ဖျက်ဆီးသွားသည်။				
၁၃	အောက်တိုဘာ ၉ ရက် ၂၀၁၇ ခုနှစ်	ကြူဆိုင်းကျေးရွာ၊ နမ့်ခမ်းမြို့နယ်	ပစ်ခတ်ခြင်း	တပ်မတော် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့သည်။			-	ကြူဆိုင်း အခြေစိုက်
၁၄	နိုဝင်ဘာ ၂၃ရက် ၂၀၁၇	မိုင်းယုလေးကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	လက်နက်ကြီး ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော် လက်နက်ကြီးပစ် ခတ်မှုကြောင့် စစ်ရှောင်စခန်းတွင် ရှိသော နေအိမ်များဖျက်ဆီးပြီး ရွာသား ၉ဦး ဒဏ်ရာရရှိသည်။	၄	၅	၉	မြန်မာ့တပ်မတော် တပ်မ ၈၈
၁၅	မတ်လ ၈ ရက် ၂၀၁၈ ခုနှစ်	မန်စပ်ကျေးရွာ၊ ကောင်းတပ်အုပ်စု၊ နမ့်ခမ်းမြို့နယ်	လက်နက်ကြီး ပစ်ခတ်ခြင်း	ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။	၁	၁	၂	မြန်မာ့တပ်မတော်
၁၆	ဇွန်လ ၂၈ ရက် ၂၀၁၈ ခုနှစ်	မန်နှိမ်အွမ်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်၁၆	လက်နက်ကြီး ပစ်ခတ်ခြင်း	ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ် မှုကြောင့် ရွာသား ၇ ဦး ဒဏ်ရာရရှိပြီး ကလေးငယ် ၁ ဦး သေဆုံးခဲ့သည်။	၄	၄	၈	မြန်မာ့တပ်မတော် တပ်မ ၈၈

				ဒဏ်ရာရရှိသည့် ရွာသားများ သည် လားရှိုးစစ်ဆေးရုံတွင် တစ်လကျော် ဆေးကုသမှု ခံယူခဲ့ရသည်။				
၁၇	ဩဂုတ်လ ၃၁ ရက် ၂၀၁၈ ခုနှစ်	ဟိုလတ်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	လက်နက်ကြီး ပစ်ခတ်ခြင်း	ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ လသား ကလေးတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။			၁	မြန်မာ့တပ်မတော် တပ်မ ၇၇၊ ၈၈
၁၈	မေလ ၂၅ ရက် ၂၀၁၉ ခုနှစ်	ဟူးခင်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	ခြိမ်းခြောက်ခြင်း	ကျေးရွာ ဥက္ကဋ္ဌ တစ်ဦးကို မြန်မာ့တပ်မတော်မှ အုပ်စုအတွင်း ပေါက်ကွဲမှု တစ်စုံတရာမရှိအောင် တာဝန်ယူပေးရန်နှင့် ပေါက်ကွဲမှု ရှိလာပါက တစ်ရွာလုံး နစ်နာမည်ဟု ခြိမ်းခြောက်ခဲ့သည်။	၁		၁	တပ်မ (၁၀၁) လက်အောက်ခံ၊ တပ်ရင်း (၂၅၈)
၁၉	မတ်လ ၉ ရက် ၂၀၁၉ ခုနှစ်	မိုင်းငေါ၊ ကျောက်မဲခရိုင်	မိုင်းနင်း	အမျိုးသမီးတစ်ဦးမှ ဈေးသွားပြီးအပြန် လမ်းတွင် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိကာ ကျောက်မဲ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။		၁	၁	လက်နက်ကိုင်
၂၀	မတ်လ ၂၃ ရက် ၂၀၁၉ ခုနှစ်	လွယ်အန်ကျေးရွာ၊ ကျောက်မဲ	မိုင်းနင်း	ကျွဲကျောင်းပြီး အပြန်လမ်းတွင် ရွာသား တစ်ဦးမှ မိုင်းနင်းမိ၍ ဒဏ်ရာရရှိပြီး ကျောက်မဲ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ ခေါ်ဆောင်လာသည့် ကျွဲတွင်လည်း ထိခိုက် ဒဏ်ရာများစွာ ရှိသည်။	၁		၁	လက်နက်ကိုင်
၂၁	မတ်လ ၃၀ ရက် ၂၀၁၉ ခုနှစ်	မန်လီကျေးရွာ၊ နမ့်တူမြို့နယ်	မြေမြှုပ်မိုင်း	အလုပ်သွားနေစဉ် ရွာသား ၇ ဦးမိုင်းနင်း မိပြီးသုံးဦး သေဆုံးကာ ၄ ဦးမှထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။၎င်းမိုင်းသည် မည်သည့်လက်နက်ကိုင်အဖွဲ့ထောင်ထား သည့်မိုင်းဖြစ်သည်ကိုသေချာမသိခဲ့ရပါ။	၂	၅	၇	လက်နက်ကိုင်
၂၂	ဧပြီ ၂၆ ရက် ၂၀၁၉ ခုနှစ်	မန့်ပန်ကျေးရွာ၊ နမ့်ခမ်းမြို့နယ်	မိုင်းပေါက်ကွဲခြင်း	ကျောင်းနေအရွယ် ကလေးငယ် (၁၀) ဦးသည် ကောက်ယူတွေ့ရှိသည့် ဗုံးတစ်	၇	၃	၁၀	လက်နက်ကိုင်

				လုံး ဝိုင်းဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦး သေဆုံး ၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိပြီး နမ့်ခမ်းပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။				
၂၃	ဇွန်လ ၂၁ ရက် ၂၀၁၉ ခုနှစ်	ဟိုချောင်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	မိုင်းနင်း	လက်ဖက်ခူးရန် သွားနေသည့်အမျိုးသမီးတစ်ဦးသည်လမ်းဘေးတစ်နေရာတွင် မိုင်းထိမိပြီး ပေါက်ကွဲရာ ဒဏ်ရာရရှိကာ နမ့်ဆန်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။		၁	၁	လက်နက်ကိုင်
၂၄	ဇူလိုင် ၉ ရက် ၂၀၁၉ ခုနှစ်	နောင်စန်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	မိုင်းနင်း	ရွာသားတစ်ဦး ကျွဲရှာရန် တောထဲသို့ သွားနေစဉ်မိုင်းနင်းပြီးဒဏ်ရာရရှိခဲ့သည်။	၁		၁	လက်နက်ကိုင်
၂၅	ဩဂုတ်လ ၁၇ ရက် ၂၀၁၉ ခုနှစ်	မန်တုံကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	ပစ်ခတ်ခြင်း	တောင်ယာမှ ပြန်လာသည့် ရွာသားတစ်ဦးကို မြန်မာ့တပ်မတော်မှ တားဆီးနေစဉ် ဆိုင်ကယ် ချက်ချင်းရပ်မရသောကြောင့် မြန်မာ့တပ်မတော်မှသေနတ်ဖြင့် ပစ်ခတ်ကာ ဒဏ်ရာရရှိခဲ့သည်။	၁		၁	မြန်မာ့တပ်မတော်
၂၆	ဩဂုတ် ၁၇ ရက် ၂၀၁၉ ခုနှစ်	ဖာဖိန်းကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	ပစ်ခတ်ခြင်း	ရွာသားတစ်ဦး နမ့်ဖက်ကာရွာသို့ သွားနေစဉ် မြန်မာ့တပ်မတော်မှ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည်။	၁		၁	မြန်မာ့တပ်မတော်
၂၇	ဩဂုတ် ၁၈ ရက် ၂၀၁၉ ခုနှစ်	မာဝ်ဆောင်းကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	ပစ်ခတ်ခြင်း	ရွာသားနှစ်ဦး တောင်ယာသွားနေစဉ် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည်။	၂		၂	လက်နက်ကိုင်
၂၈	ဩဂုတ် ၂၃ ရက် ၂၀၁၉ ခုနှစ်	လွယ်ပယ်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသား ၃ဦး ဒဏ်ရာရရှိပြီး ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။	၁	၂	၃	မြန်မာ့တပ်မတော်
၂၉	ဩဂုတ်လ ၂၄ ရက်	ပန်နင်းကျေးရွာ၊	ပစ်ခတ်ခြင်း	ရွာသားနှစ်ဦး နမ့်ဖက်ကာ ဆေးပေးခန်း	၂		၂	မြန်မာ့တပ်မတော်

	၂၀၁၉ ခုနှစ်	ကွတ်ခိုင်မြို့နယ်		သို့ ဆေးယူရန် သွားနေစဉ် လမ်းခုလတ် တစ်နေရာတွင် မြန်မာ့တပ်မတော်မှ ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရရှိကာ လားရှိုးဆေးရုံသို့ ကုသမှု ခံယူခဲ့ရသည်။				
၃၀	ဩဂုတ်လ ၂၉ ရက် ၂၀၁၉ ခုနှစ်	တောင်ပလို့ကျေးရွာ၊ ကျောက်မဲမြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် တိုက်ပွဲဖြစ် ပွားပြီးနောက် မြန်မာ့တပ်မတော်မှ ကျေးရွာ အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။	၂		၂	မြန်မာ့တပ်မတော်
၃၁	ဩဂုတ် ၃၁ ရက် ၂၀၁၉ ခုနှစ်	မော်ဟစ်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	တိုက်ပွဲဖြစ်နေစဉ်အတွင်း မြန်မာ့တပ်မ တော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။	၁	၄	၅	မြန်မာ့တပ်မတော်
၃၂	ဩဂုတ် ၃၁ ရက် ၂၀၁၉ ခုနှစ်	မော်ဟစ်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	တိုက်ပွဲဖြစ်နေစဉ်အတွင်း မြန်မာ့တပ်မ တော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။	၂	၁	၃	မြန်မာ့တပ်မတော်
၃၃	စက်တင်ဘာ ၁၃ ရက် ၂၀၁၉ ခုနှစ်	နမ့်တွေကျေးရွာ၊ နမ့်ဆန်မြို့နယ်	မိုင်းနင်း	ရွာသားနှစ်ဦး ကျွဲရှာနေစဉ် နမ့်ဆန်နှင့် မိုင်းငေါ့ နယ်စပ်အနီးတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။	၂		၂	လက်နက်ကိုင်
၃၄	စက်တင်ဘာ ၁၃ ရက် ၂၀၁၉ ခုနှစ်	ပန်တအူကျေးရွာ၊ နမ့်ဆန်မြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	တိုက်ပွဲဖြစ်ပွားနေစဉ် မြန်မာ့တပ်မတော် မှ ရဟတ်ယာဉ် အသုံးပြုပြီး ကျေးရွာ အနီးတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ကြောင့် ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။	၁	၁	၂	မြန်မာ့တပ်မတော်
၃၅	စက်တင်ဘာ ၂၅ ရက် ၂၀၁၉ ခုနှစ်	မန်ကောင်းရပ်ကွက်၊ မိုင်းငေါ့မြို့နယ်ခွဲ	မိုင်းနင်း	ရွာသားတစ်ဦး ကျေးရွာနှင့် လက်ဖက်ခြံ ကြား လမ်းမကြီးပေါ်တွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။	၁		၁	လက်နက်ကိုင်
၃၆	အောက်တိုဘာ ၈ ရက်	တောင်ပလို့ကျေးရွာ၊	မိုင်းပေါက်ကွဲခြင်း	ရွာသားနှစ်ဦး လက်ဖက်ခြံ ရှင်းနေစဉ်	၂		၂	လက်နက်ကိုင်

	၂၀၁၉ ခုနှစ်	ကျောက်မဲမြို့နယ်		စစ်ပွဲ လက်ကျန် မိုင်းထိမိပြီး တစ်ဦး ပွဲချင်း သေဆုံးကာ တစ်ဦးမှာ ဒဏ်ရာရ ရှိခဲ့သည်။ သြဂုတ်လတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်မှ ရွာအနီးတွင် လက်နက်ကြီး ပစ်ခတ် ခဲ့သည်။				
၃၇	အောက်တိုဘာ ၉ ရက် ၂၀၁၉ ခုနှစ်	ရပ်ကွက် ၁၊ ၂၊ ၃ သိန္နီမြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာ မိတ် သုံးဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးဖြင့် အသုံးပြုမှု ကြောင့် ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။	၂	၅	၇	လက်နက်ကိုင်
၃၈	အောက်တိုဘာ ၁၁ ရက် ၂၀၁၉ ခုနှစ်	လွယ်ပယ်စုစည်းကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော်မှလက်နက်ကြီးပစ် ခတ်ခြင်းကြောင့် ရွာသားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိပြီး လူနေအိမ် ၇ အိမ်နှင့် ဘုန်းကြီးကျောင်းလည်း ထိခိုက် ပျက်ဆီးခဲ့သည်။	၁	၁	၂	မြန်မာ့တပ်မတော်
၃၉	အောက်တိုဘာ ၁၃ ရက် ၂၀၁၉ ခုနှစ်	လွယ်ပျက်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	မိုင်းနင်း	သံယာတော် (၃) ပါးသည် မန္တလေးမှ ကျေးရွာသို့ ပြန်လာနေစဉ် လမ်းခုလတ်တစ်နေရာတွင် မိုင်းနင်းမိပြီး ဒဏ်ရာများစွာ ရရှိခဲ့သည်။	၃		၃	လက်နက်ကိုင်
၄၀	အောက်တိုဘာ ၂၃ ရက် ၂၀၁၉ ခုနှစ်	ပန်ကူကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	မိုင်းနင်း	ရွာသားတစ်ဦး တောထဲသို့ ကျွဲရှာရန် သွားနေစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။	၁		၁	လက်နက်ကိုင်
၄၁	နိုဝင်ဘာ ၁ ရက် ၂၀၁၉ ခုနှစ်	လွယ်ပန်တင်ကျေးရွာ ကျောက်မဲမြို့နယ်	မိုင်းနင်း	ဒေသခံတစ်ဦးမှ အလုပ်လုပ်နေသည့် လက်ဖက်ခြံထဲတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။	၁		၁	လက်နက်ကိုင်
၄၂	နိုဝင်ဘာ ၅ ရက် ၂၀၁၉ ခုနှစ်	ပိန်းကတော်ကျေးရွာ ကျောက်မဲမြို့နယ်	မိုင်းနင်း	ကျေးရွာအနီးတွင် ရွာသားနှစ်ဦးမှ မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။		၂	၂	လက်နက်ကိုင်
၄၃	နိုဝင်ဘာ ၇ ရက် ၂၀၁၉	ပန်စရီကျေးရွာ၊	မိုင်းနင်း	ရွာသားနှစ်ဦးမှ နမ့်တွေကျေးရွာအနီး	၂		၂	လက်နက်ကိုင်

	ခုနှစ်	နမ့်ဆန်မြို့နယ်		တွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိသဖြင့် ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။				
၄၄	နိုဝင်ဘာ ၁၀ ရက် ၂၀၁၉ ခုနှစ်	လွယ်ပိန်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာ့တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လူနေအိမ် ၂ အိမ်ထိခိုက်ပျက်ဆီးခဲ့သည်။			-	မြန်မာ့တပ်မတော်
၄၅	နိုဝင်ဘာ ၁၃ ရက် ၂၀၁၉ ခုနှစ်	ဟိုခိုကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	ပစ်ခတ်ခြင်း	ရင်ကွဲတောင် အနီးတွင် မြန်မာ့တပ်မတော်မှ ပစ်ခတ်ခြင်းကြောင့် ဦးဖင်းတစ်ပါးနှင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။	၂		၂	မြန်မာ့တပ်မတော်
၄၆	နိုဝင်ဘာ ၁၇ ရက် ၂၀၁၉ ခုနှစ်	ခွန်ကော်၊တော်ဖယ်ကျေးရွာ ကျောက်မဲမြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် ၂၅ အိမ်ကျော် ထိခိုက်ပျက်ဆီးခဲ့သည်။	၃		၃	
၄၇	နိုဝင်ဘာ ၁၉ ရက် ၂၀၁၉ ခုနှစ်	မန်ကန်ကျေးရွာ၊ ကျောက်မဲမြို့နယ်	မိုင်းနင်း	ရွာသားတစ်ဦး တောင်ယာမှ ပြန်လာနေ စဉ် မန်ကန်နှင့် နားလွယ်ကျေးရွာကြား တွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။	၁		၁	လက်နက်ကိုင်
၄၈	နိုဝင်ဘာ ၂၅ ရက် ၂၀၁၉ ခုနှစ်	ကျောက်မဲ	လူမှုကူညီရေးအသင်း အားတားဆီးပိတ်ပင်ခြင်း	မြန်မာ့တပ်မတော်မှ စစ်ဘေးရှောင် ဒုက္ခသည် များအား ကူညီပေးနေသည့် အိမ်တမာမ်းအဖွဲ့ကို တားဆီးပိတ်ပင်ပြီး သွားရောက်ကူညီခွင့် မပေးခဲ့ဟု သိရသည်။	၃		၃	မြန်မာ့တပ်မတော်
၄၉	နိုဝင်ဘာ ၂၈ ရက် ၂၀၁၉ ခုနှစ်	မန်ဝါကျေးရွာ၊ နမ့်တူမြို့နယ်	လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း	မြန်မာ့တပ်မတော်နှင့် RCSS/SSA တိုက်ပွဲဖြစ်ပွား နေစဉ် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသော်လည်း မြန်မာ့ တပ်မတော်မှ လက်နက်ကြီးဖြင့် ဆက် တိုက်ပစ်ခတ်ခြင်းကြောင့် မည်သူမျှ	၂		၂	မြန်မာ့တပ်မတော်

				သွားရောက်ကူညီခွင့် မရရှိခဲ့ပေ။				
၅၀	ဒီဇင်ဘာ ၆ ရက် ၂၀၁၉ ခုနှစ်	ခုံငင်းကျေးရွာ၊ ကျောက်မဲ မြို့နယ်	မိုင်းနင်း	လူငယ်နှစ်ဦး အလုပ်သွားနေစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။	၂		၂	လက်နက်ကိုင်
၅၁	ဒီဇင်ဘာ ၁၁ ရက် ၂၀၁၉ ခုနှစ်	ပန်နင်းကျေးရွာ၊ နမ့်ဆန်မြို့နယ်	မိုင်းနင်း	ကျေးရွာအနီးတွင် အိမ်ပြုပြင်နေစဉ် မိုင်းနင်းမိပြီး ရွာသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။	၂		၂	လက်နက်ကိုင်
၅၂	ဒီဇင်ဘာ ၁၄ ရက် ၂၀၁၉ ခုနှစ်	ကြက်သေကျေးရွာ၊ နမ့်ဆန်မြို့နယ်	မိုင်းနင်း	မိုင်းနင်းမိကြောင့် အမျိုးသမီးတစ်ဦး ခြေထောက် တစ်ဖက် ဆုံးရှုံးခဲ့ရသည်။		၁	၁	လက်နက်ကိုင်
၅၃	ဒီဇင်ဘာ ၁၄ ရက် ၂၀၁၉ ခုနှစ်	ဇယန်းမန်မိုင်း၊ နမ့်ဆန်မြို့နယ်	မိုင်းနင်း	ရွာသားတစ်ဦးမှ ကျေးရွာနှင့် တောင်ယာ ကြား လမ်းခုလတ်တစ်နေရာတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။	၁		၁	လက်နက်ကိုင်
၅၄	ဒီဇင်ဘာ ၁၇ ရက် ၂၀၁၉ ခုနှစ်	ပန်စရီကျေးရွာ၊ နမ့်ဆန်မြို့နယ်	မိုင်းနင်း	ရွာသား နှစ်ဦး ဆိုင်ကယ်ဖြင့် လာနေစဉ် မြို့သစ်ရွာနှင့် ပန်စရီရွာကြား မိုင်းနင်းမိပြီး တစ်ဦး ပွဲချင်းသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။	၂		၂	လက်နက်ကိုင်

ကျေးရွာအတွင်း အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ အခြားလုပ်အားစေခိုင်းခြင်း၊ လူသားခိုင်းကာ အဖြစ် အသုံးပြုခြင်း								
စဉ်	ချိုးဖောက်ကျူး လွန်သည့်ရက်စွဲ	ချိုးဖောက်ကျူး လွန်းသည့်နေရာ	ချိုးဖောက်မှု အမျိုးအစား	ချိုးဖောက်မှု အသေးစိတ်	ကျူးလွန်ခံရသူ (က - မ - ပ)		ကျူးလွန်းသည့် တပ်ရင်းများ	
၁	နိုဝင်ဘာလ ၁၀ ရက် ၂၀၁၆ ခုနှစ်	မန်စံကျေးရွာ၊ လွယ်ဟွမ်အုပ်စု နမ့်ခမ်းမြို့နယ်	အတင်းအဓမ္မပေါ်တာ ဆွဲခြင်း	အမျိုးသမီး (၁၂) ဦးကို တစ်ညသာ အတင်းအဓမ္မပေါ်တာဆွဲခဲ့သည်။		၁၂	၁၂	တပ်မ ၈၈
၂	ဒီဇင်ဘာ ၂၃ ရက် ၂၀၁၆ ခုနှစ်	ပန်ကျုံကျေးရွာ၊ ဖာဖိတ်အုပ်စု၊ မူဆယ်မြို့နယ်	အတင်းအဓမ္မပေါ်တာ ဆွဲခြင်း	ရွာသားတစ်ဦးကို စစ်လက်နက် ပစ္စည်း အတင်း အဓမ္မသယ်ဆောင် ခိုင်းခဲ့သည်။	၁		၁	တပ်မ ၈၈
၃	ဇူလိုင် ၁၇ ရက် ၂၀၁၉ ခုနှစ်	မရူးဖက်ကာကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	အတင်းအဓမ္မပေါ်တာ ဆွဲခြင်း	မြန်မာ့တပ်မတော်မှ ဖျားနာနေသည့် ရွာသားတစ်ဦး လမ်းပြအဖြစ် ခေါ်ဆောင် သွားခဲ့သည်။	၁		၁	မြန်မာ့တပ်မတော် တပ်မ ၈၈

၄	စက်တင်ဘာ ၁ ရက် ၂၀၁၉ ခုနှစ်	ဖိနပ်ကျေးရွာ၊ မိုင်းငေါ့မြို့နယ်ခွဲ	အတင်းအဓမ္မပေါ်တာ ဆွဲခြင်း	မြန်မာ့တပ်မတော်မှ ကျေးရွာအုပ်ချုပ် ရေးမှူးမှ တစ်ဆင့် ရွာသားတစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်။	၁		၁	မြန်မာ့တပ်မတော် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၂၁၈
၅	စက်တင်ဘာ ၂၁ ရက် ၂၀၁၉ ခုနှစ်	ကွမ်ဟယ်ကျေးရွာ နမ့်ဆန်မြို့နယ်	အတင်းအဓမ္မပေါ်တာ ဆွဲခြင်း	မြန်မာ့တပ်မတော်မှ ကျေးရွာအတွင်းရှိ ရွာသားများ အပါအဝင် အလုပ်မှ ပြန်လာသည့် ရွာသားများကို စုဆောင်းပြီး ၎င်းတို့ ပစ္စည်းများကို သယ်ယူ ပို့ဆောင်ခိုင်းခဲ့သည်။		၇	၇	မြန်မာ့တပ်မတော် ခမရ ၁၀၁
၆	စက်တင်ဘာ ၂၄ ရက် ၂၀၁၉ ခုနှစ်	ဆိုင်းလိန်ကျေးရွာ မန်တုံမြို့နယ်	အတင်းအဓမ္မပေါ်တာ ဆွဲခြင်း	မြန်မာ့တပ်မတော်မှ လယ်တောတွင် အလုပ်လုပ်နေသည့် ရွာသား ၁၃ ဦး (ကလေး အမျိုးသမီးအပါအဝင်)ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်။			၁၃	မြန်မာ့တပ်မတော် ခမရ ၄၁၂
၇	အောက်တိုဘာ ၂၀ ရက် ၂၀၁၉ ခုနှစ်	မန်ပူးကျေးရွာ၊ ကွတ်ခိုင်မြို့နယ်	အတင်းအဓမ္မပေါ်တာဆွဲ ခင်း	မြန်မာ့တပ်မတော်မှ ရွာသား ၂ ဦးကို လမ်းပြအဖြစ် နှစ်ည သုံးရက် ခေါ်ဆောင်သွားပြီး တစ်ဦးကို ကျပ်ငွေ ၂ သောင်းဆီသာ ပေးကြောင်း သိရသည်။		၂	၂	

ပစ္စည်းဥစ္စာများကို အတင်းအဓမ္မ သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း								
စဉ်	ရိုးဖောက်ကျူး လွန်သည့်ရက်စွဲ	ရိုးဖောက်ကျူး လွန်းသည့်နေရာ	ရိုးဖောက်မှု အမျိုးအစား	ရိုးဖောက်မှု အသေးစိတ်	ကျူးလွန်ရသူ (က - မ - ပ)			ကျူးလွန်းသည့် တပ်ရင်းများ
၁	မတ်လ ၁၂ ရက် ၂၀၁၆ ခုနှစ်	ပန်လော့နှင့်ကျောက်ဖြူ မိုင်းငေါ့မြို့နယ်ခွဲ	ပစ္စည်း ဥစ္စာ သိမ်းယူဖျက်ဆီးခြင်း	တပ်မတော်မှ တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးပြီးနောက် ရွာသားများ ပိုင် ပစ္စည်းများကို သိမ်းယူဖျက်ဆီးခဲ့သည်။			၂	တပ်မ ၇၇၊ ၃၃
၂	ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၆ ခုနှစ်	Mai Ngwat village, Kyaukme	ပစ္စည်း ဥစ္စာ သိမ်းယူခြင်း	ဆေးဝါး သယ်ဆောင်လာသည့် ရွာသား တစ်ဦးကို မြန်မာ့တပ်မတော်မှ အကြောင်းမဲ့ တားဆီးပြီး ဆေးဝါးများကို သိမ်းယူခဲ့သည်။	၁		၁	ခမရ ၅၀၂

၃	ဇန်နဝါရီ ၁၀ ရက် ၂၀၁၇ ခုနှစ်	အနောက်ကင်း၊ နမ့်ဆန်မြို့နယ်	သိမ်းယူဖျက်ဆီးခြင်း	တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့ တပ်မတော်မှ အနောက်ကင်းကျေးရွာ ထဲ ဝင်လာပြီး သော့ပိတ် ထားသည့် နေအိမ်အချို့နှင့် ဘုန်းကြီး ကျောင်းရှိ ပစ္စည်းများ သိမ်းယူဖျက်ဆီးခဲ့သည်။	၂၀		၂၀	မြန်မာ့တပ်မတော် တပ်မ ၈၈
၄	ဖေဖော်ဝါရီ ၁၅ ရက် ၂၀၁၇ ခုနှစ်	ကွမ်စလန်းကျေးရွာ၊ ကျောက်မဲမြို့နယ်	သိမ်းယူဖျက်ဆီးခြင်း	မြန်မာ့တပ်မတော်မှ ကွမ်စလန်း ရွာသားများ၏ ဖုန်း၊ လက်စွပ်နှင့် အခြား ပစ္စည်းများကို သိမ်းယူဖျက်ဆီးခဲ့သည်။	၅		၅	မြန်မာ့တပ်မတော် တပ်မ ၈၈
၅	ဇူလိုင် ၂၁ရက် ၂၀၁၇ခုနှစ်	မိုင်းယုလေး စစ်ရှောင်စခန်း ကွတ်ခိုင်မြို့နယ်	ပစ္စည်း သိမ်းယူခြင်း	မြန်မာ့တပ်မတော်မှ ရွာသားများ၏ ပိုက်ဆံနှင့် ဖုန်းများကို သိမ်းယူခဲ့သည်။	၂		၂	တပ်မ ၈၈
၆	ဇန်နဝါရီ ၃ ရက် ၂၀၁၈ ခုနှစ်	လွယ်ပိန်းကျေးရွာ၊ မြို့သစ်အုပ်စု၊ နမ့်ဆန်နယ်	ပစ္စည်း သိမ်းယူခြင်း	မြန်မာ့တပ်မတော်မှ ဘုန်းကြီးကျောင်း အတွင်းရှိ ဘုန်းကြီးပစ္စည်းများကို သိမ်းယူဖျက်ဆီးခဲ့သည်။			-	တပ်မ ၇၇
၇	ဇန်နဝါရီ ၁၄ ရက် ၂၀၁၈ ခုနှစ်	ကြက်သေကျေးရွာ၊ ကျောက်ဖြူလေး၊ နမ့်ဆန်	ပစ္စည်း ဖျက်ဆီးခြင်း၊ နေအိမ် မီးရှို့ခြင်း	နောင်ချို အခြေစိုက် မြန်မာ့ တပ်မတော် မှ ရွာသားပိုင် ပစ္စည်းများကို ဖျက်ဆီးပြီး နောက်လူနေအိမ်၃လုံးကိုမီးရှို့ ခဲ့သည်။			၄	ခမရ ၅၀၄
၈	ဩဂုတ်လ ၂၄ ရက် ၂၀၁၉ ခုနှစ်	ကွတ်ခိုင်	ပစ္စည်းဥစ္စာ သိမ်းယူ ဖျက်ဆီးခြင်း	ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်မှ ကွတ်ခိုင်မြို့နယ်ရှိ တအာင်းပရဟိတ ပညာရေး ဘော်ဒါဆောင်ရှိ ပစ္စည်းများ သိမ်းယူဖျက်ဆီးခဲ့သည်။			-	တပ်မတော်
၉	စက်တင်ဘာ ၁၆ ရက် ၂၀၁၉ ခုနှစ်	နမ့်ခေးကျေးရွာ၊ နမ့်ဆန်မြို့နယ်	ပစ္စည်းဥစ္စာ သိမ်းယူ ဖျက်ဆီးခြင်း	တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးနေစဉ် မြန်မာ့တပ်မတော်မှ နေအိမ် ၁၀ အိမ် ဝင်ရောက် မွေနှောက် ပြီး ပစ္စည်းများ သိမ်းယူဖျက်ဆီးခဲ့သည်။			-	မြန်မာ့တပ်မတော် တပ်မ ၉၉
၁၀	ဒီဇင်ဘာ ၁၄ ရက် ၂၀၁၉ ခုနှစ်	ကြက်သေကျေးရွာ၊ နမ့်ဆန်မြို့နယ်	ပစ္စည်းဥစ္စာ သိမ်းယူ ဖျက်ဆီးခြင်း	ဒေသခံများ တိုက်ပွဲရှောင်နေစဉ် မြန်မာ့တပ်မတော်မှ နေအိမ်အတွင်း ဝင်ရောက်မွေနှောက်ပြီး ပစ္စည်းများ			-	မြန်မာ့တပ်မတော် တပ်မ ၈၈

				သိမ်းယူ ဖျက်ဆီးခဲ့သည်။				
၁၁	ဒီဇင်ဘာ ၁၇ ရက် ၂၀၁၉ ခုနှစ်	လွယ်ပျက်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	ပစ္စည်းဥစ္စာ သိမ်းယူ ဖျက်ဆီးခြင်း	မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်တစ်လုံး မီးလောင် ကျွမ်းခဲ့သည်။			-	
၁၂	ဒီဇင်ဘာ ၂၃ ရက် ၂၀၁၉ ခုနှစ်	ဟူးနမ့်ကျေးရွာ၊ နမ့်ဆန်မြို့နယ်	ပစ္စည်းဥစ္စာ သိမ်းယူ ဖျက်ဆီးခြင်း	ဒေသခံများ စစ်ဘေးရှောင်နေစဉ် မြန်မာ့တပ်မတော်မှ နေအိမ်အတွင်း ဝင်ရောက်မွေ့နှောက်ပြီး ပစ္စည်းများ သိမ်းယူဖျက်ဆီးခဲ့သည်။			-	မြန်မာ့တပ်မတော် တပ်မ ၈၈

စစ်ပြေးဒုက္ခသည်များ								
စဉ်	ချိုးဖောက်ကျူး လွန်သည့်ရက်စွဲ	ချိုးဖောက်ကျူး လွန်းသည့်နေရာ	ချိုးဖောက်မှု အမျိုးအစား	ချိုးဖောက်မှု အသေးစိတ်	ကျူးလွန်ခံရသူ (က - မ - ပ)			ကျူးလွန်းသည့် တပ်ရင်းများ
၁	ဇန်နဝါရီ ၂၇ရက် ၂၀၁၇ ခုနှစ်	မန်လန်းကျေးရွာ နမ့်ဆန်မြို့နယ်	စစ်ရှောင် ဒုက္ခသည်	မြန်မာ့တပ်မတော်သည် ရွာသားများကို TNLA နှင့် ချိတ်ဆက်မှု ရှိသည်ဟု စွပ်စွဲချိန်းခဲ			၅၀၀	မြန်မာ့တပ်မတော် ခမရ ၅၀၁, ၅၀၃
၂	ဇန်နဝါရီ ၁၁ ၂၀၁၈	လွယ်စပ်ကျေးရွာ နမ့်ဆန်မြို့နယ်	စစ်ရှောင် ဒုက္ခသည်	မြန်မာ့တပ်မတော်နှင့် TNLA တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လီဆူဒေသခံများ နမ့်ဆန်မြို့သို့ ထွက်ပြေးတိမ်းရှောင် နေရသည်။	၅၃	၄၅	၉၈	မြန်မာ့တပ်မတော်နှင့် TNLA
၃	ဖေဖော်ဝါရီ ၅ ရက် ၂၀၁၈ ခုနှစ်	ငေါ့ငါးကျေးရွာ၊ မန်နီမ်အွန် အုပ်စု၊ ကွတ်ခိုင်မြို့နယ်	စစ်ရှောင် ဒုက္ခသည်	ရဟတ်ယာဉ် အသုံးပြုပြီး ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။				မြန်မာ့တပ်မတော်
၄	မတ်လ ၁၇ ရက် ၂၀၁၈ ခုနှစ်	နားဆိုင်၊ လုပ်လေ၊ လွယ်ပြေးကျေးရွာ၊ နမ့်ဆန်မြို့နယ်	စစ်ရှောင် ဒုက္ခသည်	တိုက်ပွဲဖြစ်ပွားမှုကြောင့် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ အချို့ ထွက်ပြေးတိမ်းရှောင် နေရသည်။			၄၉၈	မြန်မာ့တပ်မတော်နှင့် TNLA

ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်း နယ်မြေများတွင် လှုပ်ရှားနေသည့် အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ပြည်သူ့စစ်တပ်ဖွဲ့များ စာရင်း

ပြည်သူ့စစ် အမည်	လှုပ်ရှားနယ်မြေ၊ မြို့နယ်	တပ်ဖွဲ့ အင်အား
ပန်းဆေး ပြည်သူ့စစ်၊ (ယခင် USDP လွှတ်တော် ကိုယ်စားလှယ်) ဦးကျော်မြင့် ဦးဆောင်သည်။	ပန်းဆေးနယ်မြေ၊ နမ့်ခမ်းမြို့နယ်	> ၂၀၀
နမ့်ခမ်း မြို့မ ပြည်သူ့စစ်	နမ့်ခမ်းမြို့နယ်	> ၁၀၀
ကောင်းခါး ပြည်သူ့စစ်၊ ကွတ်ခိုင်အတွက် USDP ၏ ယခင်က လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် ဦးဆောင်သည်။ (၂၀၁၇ ခုနှစ်မှ စ၍ ပုဂ္ဂလိက ပါတီထောင်သည်)	ကောင်းခါး၊ ကွတ်ခိုင်မြို့နယ်	> ၂၀၀
မိုင်းယု ပြည်သူ့စစ်၊ ဦးတီခွန်မြတ် ဦးဆောင်သည်။ (အထက်တွင် ဖော်ပြထားသည်)	မိုင်းယုလေး၊ ကွတ်ခိုင်မြို့နယ်	> ၃၀
ကြူကုတ် ပြည်သူ့စစ်	ကြူကုတ်၊ မူဆယ်မြို့နယ်	> ၅၀
မုံးကိုး ပြည်သူ့စစ်	မုံးကိုး၊ မူဆယ်မြို့နယ်	> ၅၀
ဖောင်းဆိုင် ပြည်သူ့စစ်	ဖောင်းဆိုင်၊ မူဆယ်မြို့နယ်	> ၅၀
ရှောက်ဟော် ပြည်သူ့စစ်	ရှောက်ဟော်၊ ကွတ်ခိုင်မြို့နယ်	> ၈၀

လုံးကန် ပြည်သူ့စစ်	လုံးကန်၊ ကွတ်ခိုင်မြို့နယ်	> ၅၀
လုံးထန် ပြည်သူ့စစ်	လုံးထန်၊ ကွတ်ခိုင်မြို့နယ်	> ၇၀
ကွတ်ခိုင် ပြည်သူ့စစ်	ကွတ်ခိုင်မြို့နယ်	> ၂၀၀
တာမိုးညွှဲ ပြည်သူ့စစ်၊ လက်ရှိ ကွတ်ခိုင်မြို့နယ် USDP ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် (ခေါ် ဝမ်ဂေါင်ဒါ) ဦးဆောင်သည်။	တာမိုးညွှဲ၊ ကွတ်ခိုင်မြို့နယ်	> ၁၀၀
ငေါင်းဆိုင် ပြည်သူ့စစ်၊ ထွန်းမြတ်လေး ဦးဆောင်သည်။	ငေါင်းဆိုင်၊ နမ့်ဆန်မြို့နယ်	> ၂၀
နမ့်တူ ပြည်သူ့စစ်	နမ့်တူမြို့နယ်	> ၃၀
မန်တုံ ပြည်သူ့စစ်	မန်တုံမြို့နယ်	> ၃၀
စုစုပေါင်း		> ၁,၂၆၀

"ဘယ်တော့မှ ဖြစ်မလာတဲ့ ငြိမ်းချမ်းရေး" အစီရင်ခံစာသည် ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းနယ်မြေများတွင် တပ်မတော်မှ စနစ်တကျ ချိုးဖောက်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ (၂၀၁၆ ခုနှစ် ဧပြီလ မှ ၂၀၁၉ ဒီဇင်ဘာလ)



တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

W | www.taangwomen.org/

E | officetwo@taangwomen.org

၂၀၂၀ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသည်။



Image: IDPs preparing food (Supplied: TWO)